

အဝိဂ္ဂဟိက

AWIG - AWIG

ဒေသနာပြုပဒေသနာ

DESA PAKRAMAN PATEMON



ဒေသနာပြုပဒေသနာ

DESA PATEMON

နယ်လူလူလူလူလူ

KECAMATAN SERIRIT

နယ်လူလူလူလူလူ


KABUPATEN BULELENG

အဝိဂ္ဂိဝိဂ္ဂိ

AWIG - AWIG

ဒေသစာပေစာပေစာပေ

DESA PAKRAMAN PATEMON



ဒေသစာပေစာပေ

DESA PATEMON

နယ်စာပေစာပေစာပေ

KECAMATAN SERIRIT

နယ်စာပေစာပေစာပေ

KABUPATEN BULELENG

အသံမြေမြေ

AWIG – AWIG

မြေမြေမြေမြေမြေမြေ

DESA PAKRAMAN PATEMON



မြေမြေမြေမြေမြေမြေ

DESA PATEMON

မြေမြေမြေမြေမြေမြေ

KECAMATAN SERIRIT

မြေမြေမြေမြေမြေမြေ

KABUPATEN BULELENG

ප්‍රභවය

PRAWACANA

පහසු හඳුන්වාදීම සහ සේවය කිරීමේදී, පක්ෂයේ සහ සහයෝගීන්ගේ, භීෂිකර

Medasar antuk nginggilang Dasar Negara RI; Panca Sila lan UUD 1945

පිහිටි ස්ථාන සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

pinaka wiwitan hukum negara RI, mangulati kasukertan desa pakraman

පහසු සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

Patemon, Kecamatan Seririt, Kabupaten Buleleng.

භීෂිකර පහසු සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

Ngelanturang muputang indik awig-awig desa pakraman Patemon

පිහිටි ස්ථාන සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

(pilpilan warsa 1995 M) sane kakawitin antuk prajuru pemilpil sane mungguh

භීෂිකර පහසු සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

ring kaca panitia perancang awig-awig Desa Pakraman Patemon. Boya

සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

sangkaning tityang ngelangkungin para pangwiwit pemilpil / sang anyurat

භීෂිකර පහසු සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

awig-awig puniki. Melantara antuk pararem tityang kajudi tur kakukuhang

හඳුන්වාදීම සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

antuk paswara manggala Desa lan Prajuru desa pakraman druwe, mangda

ප්‍රසිද්ධ භීෂිකර පහසු සහ සේවය කිරීමේදී, පහසු සහ සහයෝගීන්ගේ, භීෂිකර

prasida nyurat nganutin Pedoman / Teknis Penyusunan Awig Awig dan

සඳුන්වන ලදී. පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී.

Keputusan Desa Pakraman saking Biro Hukum dan Ham Setda Propinsi Bali
සඳුන්වන ලදී. 2002.

TA 2002.

සිංහල භාෂාවෙන් පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී.

Semaliha mangda sida daging awig-awig desa Pakraman Patemon
භාෂාවෙන් පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ
manut sastra, dresta, desa kala patra lan desa mawe cara. Inggih punika awig-
අංශය වන්නේ පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ
awig desa pakraman Patemon puniki kemanggehang (kekukuhang) ring rahina
භාෂාවෙන් පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ
භාෂාවෙන් පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ

Buda Kliwon Sinta (Pagerwesi) Icaka Warsa 1926, hari Rabu 2 Juni 2004.

අංශය වන්නේ පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ

Awig-awig puniki wantah pinaka pawakan, sendi miwah saka, sepat
සිංහල භාෂාවෙන් පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ
siku-siku maka panepas pamikukuh jeroning tata kertaning desa pakraman
පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ

Patemon puniki.

අංශය වන්නේ පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ

Dumugi mejalaran awig-awig puniki kasukertan Desa Pakraman
පළමු වරට සිංහල භාෂාවෙන් ප්‍රකාශයට පත් කරන ලදී. මෙහිදී ප්‍රධාන අංශය වන්නේ

Patemon presida memangguh tata tentrem kerta raharja.

පත්‍රලිපි අංක: 0006

Patemon, 1 Jun 2004

පවිත්‍ර විභාගයේ අවසාන පරීක්ෂණ පත්‍රලිපි

Panitia Peramus Akhir Awig-awig Desa Pakraman Patemon

විකල්පය


Penanggung Jawab

ස්වකීර්ත පත්‍රලිපි

ස්වකීර්ත පත්‍රලිපි

Kelian Desa Pakraman Patemon,

Kepala Desa Patemon,


පත්‍රලිපි
පත්‍රලිපි

JRO MANGKU GEDE WEDA

I GUSTI BAGUS SUARTHA

ස්වකීර්ත,

Ketua,

පත්‍රලිපි

DRS. I CUSTI NGURAH UTANGKA

လိမ္မော်ပစ္စည်းကုန်.

Bidang Palembang,



ဦး၊ လိမ္မော်ပစ္စည်းကုန်ကုန်သည်။

1. I GST. NYOMAN PENITA



ဦး၊ လိမ္မော်ပစ္စည်းကုန်ကုန်သည်။

2. JRO MK, NYOMAN SULITRA

ပုံနှိပ်မှုဦးစီးဌာန.

Pembantu Umum,



ဦး၊ ပုံနှိပ်မှုဦးစီးဌာန.

1. I PUTU MOSER



ဦး၊ လိမ္မော်ပစ္စည်းကုန်ကုန်သည်။

2. JRO MK GEDE ARKA

පරිපාලන කමිටු පිළිබඳව ප්‍රධාන අමාත්‍යාංශය

PANITIA PERANCANG AWIG-AWIG DESA ADAT PATEMON

පාලන. සේවය.

TAHUN 1995

සේපුහ,

Sesepuh,

හිමි ප්‍රධාන අමාත්‍යාංශය, පාලන.

I GST NGURAH YAMA (alm)

ප්‍රධාන අමාත්‍යාංශය,

Penasehat

හිමි ප්‍රධාන අමාත්‍යාංශය.

1. I GST. NGR. UTANGKA

හිමි ප්‍රධාන අමාත්‍යාංශය, පාලන.

2. I GSR NY. WINATA (Alm)

ප්‍රධාන අමාත්‍යාංශය,

Koordinator

හිමි ප්‍රධාන අමාත්‍යාංශය, පාලන. හිමි ප්‍රධාන අමාත්‍යාංශය.

1. Kepala Desa Patemon (1995)

හිමි ප්‍රධාන අමාත්‍යාංශය.

I GST, BAGUS TELLER

සේපුහ,

Ketua,

හිමි ප්‍රධාන අමාත්‍යාංශය, පාලන.

I GB.NGR. EKASUNU, Sm Hk

ප්‍රධාන අමාත්‍යාංශය,

Wakil Ketua

හිමි ප්‍රධාන අමාත්‍යාංශය.

I GST. BGS. SUPELER

සේපුහ,

Sekretaris

1. I GST. B. SACA WIBRATA

හිමි ප්‍රධාන අමාත්‍යාංශය.

2. JRO KETUT SUARTHA

2. Kelian Adat Patemon (1995)

Bendahara,

IDA BAGUS KETUT S ETAWAN

Bendahara,

I GUSTI BAGUS DARMAWAN

IDA BAGUS KETUT S ETAWAN

I GUSTI BAGUS DARMAWAN

පරිපාලන මණ්ඩලයේ සභාපති. එම්.එම්.එම්.

PARA PEMUKA MASYARAKAT TAHUN 1995

1. Jro Gede Ketut Marken

6. Jro Ketut Mustika

2. Drs. Made Paria

7. Jro Mangku Putu Denes

3. Jro Dalang Made Sena

8. Putu Suweca

အရက္ခာစာ

ANGGOTA

ပဏန်းဟလ ဟုမ္ပန္တုန် ပိဟန္တုန် အေသဏ်၊ စဟုသ်၊ နိသိသိရ-

PARA KEPALA DUSUN DAN KELIAN BANJAR ADAT 1995

မိဟလ ဟုမ္ပန္တုန်၊

Kepala Dusun Uma,

ဟုမ္ပန္တုန် ပိဟလ။

Putu Muliasa

မိဟလ ဟုမ္ပန္တုန် ပိရဏ္ဍုန်၊

Kepala Dusun Apit Yeh

မိဏ္ဍုန် မုဟုန်။

Ketut Suartha

မိဟလ ဟုမ္ပန္တုန် ပိလ။

Kepala Dusun Sema

မိရဏ္ဍုန် ပိဟလ။

Gede Weda

မိဟလ ဟုမ္ပန္တုန် ပိရဏ္ဍုန်၊

Kepala Dusun Jeroan

ဟိဏ္ဍုန် မိဏ္ဍုန် ပိဟလ။

I GB. Saca Wibrata

မိဟလ ဟုမ္ပန္တုန် အေသဏ်၊

Kelian Banjar Adat Uma,

ရဏ္ဍုန် ပိဟလ ပိဟလ။ မိဏ္ဍုန်၊

Jro Mk. Made Sri Mangku (alm)

မိဟလ ဟုမ္ပန္တုန် အေသဏ် ပိရဏ္ဍုန်၊

Kelian Banjar Adat Apit Yeh,

မိဏ္ဍုန် မုဟုန်။

Wayan Subrata

မိဟလ ဟုမ္ပန္တုန် အေသဏ် ပိလ။

Kelian Banjar Adat Sema,

မိဏ္ဍုန် ပိဟလ။

Wayan Sidia

မိဟလ ဟုမ္ပန္တုန် အေသဏ် ပိရဏ္ဍုန်၊

Kelian Banjar Adat Jeroan,

ဟိဏ္ဍုန် မိဏ္ဍုန် ပိဟလ။

I Gst Ketut Wiksa

ස්ථාන භූමිකාර්තෘ,

Kepala Dusun Paneraga,

පුතු ජොස් .

Putu Moser

ස්ථාන භූමිකාර්තෘවරයා.

Kepala Dusun Pemaroan

පුතු ප්‍රදාන .

Putu Redana

ස්ථාන භූමිකාර්තෘ.

Kepala Dusun Tegal

ප්‍රදාන වික්‍රම .

Made Widnya

සියලුම තිත්තරයන්ගේ සහයෝගයෙන්.

(disalin dari naskah rancangan Awig-awig Desa Adat Patemon, rancangan
පාලන, 1995).

tahun 1995)

ස්ථාන භූමිකාර්තෘ,

Kelian Banjar Adat Paneraga,

ස්ථාන භූමිකාර්තෘ.

Ketut Sinopen

ස්ථාන භූමිකාර්තෘවරයා.

Kelian Banjar Adat Pemaroan,

ජොස් ජොස් ජොස් .

Jro Mangku Nyoman Mangku

ස්ථාන භූමිකාර්තෘ.

Kelian Banjar Adat Tegal,

පුතු නත .

Putu Nata

ပိသင်္ဂ

PIDAGING

မကဏ္ဍိဒေဝိဇ္ဇာဝိဂ္ဂဟပဉ္စမကပ်ရမာဏိ

MAKA BANTANG AWIG-AWIG DESA PAKRAMAN PATEMON

မွှဲယ မိဇ္ဇာ

MURDHA - CITTA

ပြဇာမဓ္မာနု.

မကဏ္ဍိဒေဝိဇ္ဇာဝိဂ္ဂဟ .

PRATHAMAS SARGAH

ARAN LAN WEWIDANGAN DESA

ဒွိတိယဓ္မာနု.

ပတိတိဗ္ဗကပ်ကျကျ .

DWITIYAS SARGAH

PATITIS LAN PAMIKUKUH

တြိတိယဓ္မာနု.

မုဏ္ဍိမဏပဉ္စမာဏိ.

TRITIYAS SARGAH

SUKERTA TATA PAKRAMAN .

ပဉ္စမာဏိ. ခါ, မိဇ္ဇိဗ္ဗာ

Palet 1 Indik Krama

ပဉ္စမာဏိ. ဗ, မိဇ္ဇိဗ္ဗာ

Palet 2 Indik Prajuru

ပဉ္စမာဏိ. ဇ, မိဇ္ဇိဗ္ဗာ

Palet 3 Indik Kulkul

ပဉ္စမာဏိ. ဇ, မိဇ္ဇိဗ္ဗာ

Palet 4 Indik Paruman

ပစ္စည်း ၇. ဟိန္ဒူ ကြီးကြပ်ရေးဌာန

Palet 5 Indik Druwen Desa

ပစ္စည်း ၈. ဟိန္ဒူ ကျမ်းတော်ပိတ်တို့

Palet 6 Indik Sukerta Pamitegep

ဆပိ. ၈. ကန်တင်တင်

Kaping 1. Karang lan Tegal

ဆပိ. ၉. ပပရသေသ

Kaping 2. Papayonan

ဆပိ. ၁၀. စိတဗျာ

Kaping 3. Wewangunan

ဆပိ. ၁၁. စိတဗျာ

Kaping 4. Wewalungan

ဆပိ. ၁၂. သေ

Kaping 5. Bhaya

ဆပိ. ၁၃. ပဏာန

Kaping 6 Panyanggran Banjar

ဆတော်တော်

ကျမ်းတော်တော်

CATURTHAS SARGAH

SUKERTA TATA AGAMA

ပစ္စည်း ၉. ဟိန္ဒူ ကြီးကြပ်ရေးဌာန

Palet 1 Indik Dewa Yadnya

ပစ္စုပ္ပန်. စွ. ဟိန္ဒူ ကုသိယ ယဉ်

Palet 2 Indik Rsi Yadnya

ပစ္စုပ္ပန်. စွ. ဟိန္ဒူ ကုသိယ ယဉ်

Palet 3 Indik Pitra Yadnya

ပစ္စုပ္ပန်. ၆. ဟိန္ဒူ ကုသိယ ယဉ်

Palet 4 Indik Manusa Yadnya

ပစ္စုပ္ပန်. ၇. ဟိန္ဒူ ကုသိယ ယဉ်

Palet 5 Indik Bhuta Yadnya

ပဏ္ဍိတ မဟာနဂါး

ပဏ္ဍိတ မဟာနဂါး

PANCAMAS SARGAH

SUKERTA TATA PAWONGAN

ပစ္စုပ္ပန်. ၈. ဟိန္ဒူ ကုသိယ ယဉ်

Palet 1 Indik Pawiwahan

ပစ္စုပ္ပန်. စွ. ဟိန္ဒူ ကုသိယ ယဉ်

Palet 2 Indik Nyapian

ပစ္စုပ္ပန်. စွ. ဟိန္ဒူ ကုသိယ ယဉ်

Palet 3 Indik Sentana

ပစ္စုပ္ပန်. ၆. ဟိန္ဒူ ကုသိယ ယဉ်

Palet 4 Indik Warisan

ဃ. သန္တဝိပိက္ခန္တိဂဏပမာတိဂုဏသရုဏ်ဗျာရဏေ, ဟူတိ

ha. Sangkaning pinunas ngeraga menawi kesah ke dura desa, utawi
စံလန္တဝိဂဏပမာတိဂုဏသရုဏ်ဗျာရဏေ.

ngelangkungin segara manut panglokika prajuru.

က. သန္တိကရကဏသံဗျာတိကပ္ပသိန္တိဂုဏသရုဏ်ဗျာရဏေ, ပပ္ပတိတိ

na. Saking kanorayang dwaning tan presida ngeahin solah, maprawerti
သံဗျာတိကပ္ပသိန္တိဂုဏသရုဏ်ဗျာရဏေ, ပပ္ပတိတိ

setata mamurug kecap awig-awig, tan kepatutang ngelinggihin
ကရကဏသံဗျာတိကပ္ပသိန္တိဂုဏသရုဏ်ဗျာရဏေ.

karang desa, nunas patirtan kahyangan desa miwah tan kepatutang
ပပ်ဉ်ဗျာတိကပ္ပသိန္တိဂုဏသရုဏ်ဗျာရဏေ.

mapendem utawi mageseng ring setra desa pakraman Patemon.

ခ. သိန္တိကရကဏသံဗျာ

ca. Ninggal agama Hindu

စ. ပုဂ္ဂလပတိဗျာတိကပ္ပသိန္တိဂုဏသရုဏ်ဗျာရဏေ

(2) Prade mawali magama Hindu patut keni penanjung batu gung arta manut
ပဉ်ဗျာတိကပ္ပသိန္တိဂုဏသရုဏ်ဗျာရဏေ, ပပ္ပတိတိ
pararem, katibenin bea upacara lan ngaturang guru piduka ring pura desa
ဗျာတိကပ္ပသိန္တိဂုဏသရုဏ်ဗျာရဏေ.

tur kaprayascita turmaning kailikitayang antuk bendesa.

21

Palet 2

Indik Prajuru

Pawos 13

(1) Desa Pakraman Patemon kaenter olih Bendesa.

(2) Banjar Pakraman kaenter olih Kelian Banjar.

(3) Bendesa patut :

ha. Mawit saking krama desa

na. Kajudi olih krama desa ring paruman mapesengker 5 (limang) warsa.

ca. Maduluran antuk dewa saksi ring pura puseh desa.

(4) Sang kedadosang prajuru :

හා, සැබෑ ක්‍රමයකි.

က. နာမၤကွၢ်ကဵုနွံၣ်မၤမၤမၤကွၢ်ကွၢ်ပၤကွၢ်ပၤတိၤကဵုကဵု-

na. Sampun marabian tur saha maduluran upacara pawiwahan.

ဆ. ဟံၣ်တဲၤမၤမၤကွၢ်မၤမၤမၤမၤမၤမၤမၤမၤမၤမၤ-

ca. Uning tur satinut ring sedaging awig-awig

ဂ. မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ-

ra. Stata maparilaksana patut

က. နာမၤကွၢ်ကွၢ်မၤမၤမၤမၤမၤမၤမၤမၤမၤမၤ-

ka. Sampun mayusa 25 warsa

မ. မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ-

da. Maduwe wibawa

ဇ. မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ-

ta. Mangda tan cetanan.

၈. ပံၤကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵု-

(5) Penyarikan kajudi antuk Bendesa manut paraprem

ပၤကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵု-

Pawos 14

ဇ. မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ-

(1) Bendesa kaabih olih tatingan luwire :

ဟ. ပၤကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵု-

ha. Petajuh utawi pangliman pinaka walinya.

က. ပံၤကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵုကဵု-

na. Penyarikan pinaka juru surat.

ဆ. ပတ်င်ကိကကပင်ဂုဝံဇှုတရန္တက -

ca. Patengen pinaka pengemong druwen desa

န. ကမိဂုကဝဗကိကကကရကဟနရ -

ra. Kasinoman pinaka juru arah

က. ပမလံ. မဗ္ဗကနိ. ပတ်မိန္တဂုကရုကရကဟနန္တတိကကရန္တဝမိရ

ka. Pecalang / Sambangan / Petelik akeh nyane manut kawigunan olih

ဂုမဝတံ ဂုမဝတံ ကန္တကဟနန္တကပုပ္ဖိကန္တက -

sowang sowang banjar manut pararem ring banjar.

စ. ကမိဂုကဝဗကိကကရုကရကဟနန္တတိကကဟယမလံမိမဗ္ဗန္တကမိရ -

(2) Kasinoman akeh nyane manut kawigunan saha magilir sabran sasih

စ. မယဟဂုကရုကရကဟနန္တတိကကဟယမလံမိမဗ္ဗန္တကမိရ တမိကနိ

(3) Saya akehnyane manut kawigunan saha magilir nyabran sasih tatingan

ဗြကရုမိကကပန္တန္တကမိမိရ ကကမိကန္တကနိ. ရ. တမတိကမိမိရ

prajuru melarapan antuk pemilih kajudi nangken 5 warsa tur kapilih

မလိရ မကကရုကန္တကကိန္တိကရကဟတဝမနိ.

malih sejaba wenten parindikan sewosan.

၆. မဂုကဝဗကိကကရုကရကဟနန္တတိကကဟယမလံမိမဗ္ဗန္တကမိရ

(4) Sajroning ngenterang kasukertan niskala, Bendesa mingsinggihang

ပမဗ္ဗ ကမဗ္ဗကနိ.

pemangku kahyangan Desa.

ဟ. လှေတုရဗာဏ်၊ ပဉ်ရဗာဏ်၊ ပဏ္ဍာဏ်၊ လှေတုရဏ်။

ha. Luput reramon / papeson, paturon / luput manuk.

ဃ. ရဗာဏ်၊ ပဏ္ဍာဏ်၊ ပဏ္ဍာဏ်၊ ပဏ္ဍာဏ်၊ ပဏ္ဍာဏ်။

na. Polih patias sewosan manut pararem.

ပဏ္ဍာဏ်၊ နီဏ်၊

Pawos 17

ဇ. ပြဋ္ဌာနဏ်၊ ပြဋ္ဌာနဏ်၊ ပြဋ္ဌာနဏ်၊ ပြဋ္ဌာနဏ်၊ ပြဋ္ဌာနဏ်။

(1) Prajuru desa kegentosin riantuk :

ဟ. ရဗာဏ်။

lia. Seda

ဃ. ပိဋ္ဌာနဏ်၊ ပိဋ္ဌာနဏ်၊ ပိဋ္ဌာနဏ်၊ ပိဋ္ဌာနဏ်၊ ပိဋ္ဌာနဏ်။

na. Pinunas Ngeraga wit sangkaning pikayunan rahayu saha manut
ပဉ်ရဗာဏ်။

panglokika.

ဃ. ပဉ်ရဗာဏ်၊ ပဉ်ရဗာဏ်၊ ပဉ်ရဗာဏ်၊ ပဉ်ရဗာဏ်၊ ပဉ်ရဗာဏ်။

ca. Magingsir genah kedura desa

ဃ. ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်။

ra. Kanorayang dwaning iwang pemargi menawi nilar sesana.

ဃ. ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်။

(2) Nganorayang utawi ngentosin prajuru patut sajroning paruman tur

ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်၊ ကဏ္ဍာဏ်။

kaingkupin olih krama desa.

27

Palet 3

Indik Kulkul

Pawos 18

(1) Kulkul ring Desa Patemon wenten petang soroh :

ha. Kulkul desa.

na. Kulkul prahyangan.

ca. Kulkul Banjar.

ra. Kukul pajenengan / Pangkatan.

(2) Tabuh tatepekan kulkul desa madudonan kadi ring sor :

ha. Tengeran paruman sedereng dawuh pejantosan atuludan kulkul alon

melentur ping lima.

က. တိတ်တိတ်ပေတပေတယဏ် ခိံကဟူတရုဏ်၊ တိတ်တိတ်ယဏ်

na. Tengeran ucapan Panca Yadnya ring kahyanan desa, telung tuludan
ဟရုဏ်ခိံတိတ် ..

alon ping tiga.

ဆ. တိတ်တိတ်ယဏ်ယဏ်ဟရုဏ်တရုဏ်.

ca. Tengeran tedun ngayan atuludan alon.

ဂ. ကုလုလုတရုဏ်ခိံတိတ်. တိတ်တိတ်တရုဏ်ခိံတိတ်တိတ်တရုဏ်

ra. Kulkul alon ping tiga (telung kelentungan) ping tiga tengeran wong
တိတ်တရုဏ်ခိံတိတ်တရုဏ်ခိံတိတ် ..

kelayon ring sowang sowang banjar.

ဆ. ဟရုဏ်ယဏ်ယဏ်ယဏ် : တိတ်တရုဏ်ခိံတိတ်, ကုလုလု.

ka. Atuludan bulus tur lantang : tengeran wenten wong : kablegandang,

တိတ်တိတ်တရုဏ်, ကဟူတရုဏ်, ကဟူတရုဏ်, ကဟူတရုဏ်တရုဏ်တရုဏ်

kemalingan, keamuk, kebegalan, kebaak, miwah baya pati sewosan

ဆ. ကဟူတရုဏ်ခိံတိတ်တိတ်တိတ်တရုဏ်ခိံတိတ်.

da. Kalih tuludan ping tiga tengeran ngembak geni.

ဟရုဏ်ခိံ. တိတ်.

Pawos 19

ဇ. ကုလုလုတရုဏ်ခိံတိတ်ကဟူတရုဏ်ခိံတိတ်တိတ်တရုဏ်ခိံတိတ်.

(1) Kulkul desa tan wenang katebah yening tan sankaning pituduh prajuru,
မကဟူတရုဏ်ခိံတိတ်တရုဏ်ခိံတိတ်.

sajabaning tengeran ke panca baya.

. ၅၁ .

29

၅. ခံစိပ်ညွှာကွာညွှာခိပ်ဗျာရု. ပဗျာဇွန်ဗိဗ္ဗဗျာရုပဗျာရု

(2) Sang nepak tan sangkaning pituduh, patut digelis atur supeksa maka
ဗျာဇွန်ဗိဗ္ဗဗျာရုပဗျာရု

buatan penepaknya, yan tan sapunika wenang sang mamurug kapidanda
ဗျာဇွန်ဗိဗ္ဗဗျာရုပဗျာရု.

manut pararem..

ပဗျာဇွန်. ၆.

Palet 4

ဗိဗ္ဗဗျာရုပဗျာရု

Indik Paruman

ပဗျာဇွန်. ၅၀.

Pawos 20

ဗိ. ပဗျာရု. ဗိဗ္ဗဗျာရုပဗျာရု

(1) Paruman / sangkepan ring desa Pakraman Patemon luwire :

ဗ. ပဗျာရုပဗျာရု

ha. Paruman desa kawentenang

- ဗိဗ္ဗဗျာရု. ၆. ဗိဗ္ဗဗျာရုပဗျာရု

- Nyabran 6 sasih nuju redite julung wangi rahina dwaning sampun
ဗိဗ္ဗဗျာရုပဗျာရု

tetep panemaya manut pararem dauh jam 14.00 (kalih).

- ဗိဗ္ဗဗျာရု, ပဗျာဇွန်ဗိဗ္ဗဗျာရုပဗျာရု

- Natkala (patgata kala) macihna arah arah manut tatujon.

- နီကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ

- Sabinaning sangkepan inucap manut ring ajeng tan kedadosang
နီပိကိကိ နီပိကိကိ နီပိကိကိ

engsek jantos sasihan.

က. နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ

na. Sangkepan prajuru kawentenang manut wiguna.

စ. ပနပရူက နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ

(2) Paruman Desa madudonan sekadi ring sor :

ဟ. နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ

ha. Maka cihna swaran kulkul

ဆ. ပြီပိညီ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ

na. Presida lumaksana risampun katedunin antuk sang patut ngamiletin
ဗဟိဗဟိ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ

abusana nyelepod saha tan kalugra makta gegawan saha luwire.

ဇ. နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ နီပိကိကိ

ca. Tan maren ngaturang canang ring Ida Bagawan Penyarikan maka
ဗဟိဗဟိ နီပိကိကိ နီပိကိကိ နီပိကိကိ

sarana widi widana.

ဂ. တန္တလုပ္တရတန္တိခံပွတရတဝတဟတတိရဟ္မာတ, ယရတန္တိခါ

ra. Tan kalugra ngawentenang swara gora utawi biota, yan wenten
မဟုခိကပတန္တိခိပပိမန္တရတယပ်မပိကမိမန္တခိတမာ

sapunika patut keni pamidanda bea pecamil kadi dandaning nguman
တပညိမက .

nguman ring saba.

ဃ. ပဟတန္တိတရတခါဗြိယကတပတတဟုခိကမရကကပန္တိမ .

ka. Pamutus bebawos briuk sapanggul punika sane kemanggehang.

၇. ပြုရမပိမကိပတမန္တကမိကပိကမဟုခိမိကရကတခိမိက,

(3) Prade pidaging paruman tan kaingkupin kasungkemin jantos ping kalih,
ခိပတမကိမိကပတတဂ်ခိမိကမကပဟတမိ. တပတမိ

ring paruman ping tiga prajuru wenang ngamedalang pamutus, tur patut
ကမိကပိကမရမက .

kaingkupin krama desa.

ပရတခါ. ၅၈.

Pawos 21

ဇ, မရတခိပတမရကကမိကမဟုခိမိကမဟုခိမိကမဟုခိမိက,

(1) Sajroning paruman desa bendesa patut nyiarang pemargin pangenteran
ရမကပမိကမိကမိကမိကမိက :

desa pamekas ngeninin indik :

၈. မှတ်တမ်းတစ်စောင်ကို ပြုစုရန် အသုံးပြုသော အချက်အလက်များ

ha Unjuk lungsur ring pakraman saha ayah ayah miterangang arta brana

ပြောကြားရန် -

druwen desa.

၁. ပုဏ္ဏားကပြတတ်စဉ်က ဘာဟုမေးလေ့ရှိခဲ့ -

na. Rencana prajuru ngeninin usaha desa kapungkur

ඉ. සභාපතිතුමාගේ සභාපත්‍රයක් ..

ca. Sehanan wicara saha pamutusnya

၁၅. ပဗ္ဗုဒ္ဓာဘူတဗုဒ္ဓဗိမ္ဗုဒ္ဓပုပ္ဖကပိဏ္ဍိတဘူတ

(2) Pamuput paruman desa sinanggeh pararem maka pamitegep panglaksana

ဒုတိယတိကျ.

awig-awig.

පගුණාඞ්. පිපු.

Pawos 22

ဤ၊ လွန်ပညာဒုက္ခပဏ္ဍိတတို့၏အားကိုးပညာဒုက္ခပဏ္ဍိတ

(1) Sankepan prajuru kepatutang wantah ngarincikang pangerencana usaha

ရမကဏ္ဍပုတ္တံ။

desa kapungkur.

၁၅. လက်ပကျွတ်ကုသမှုပေးရန် နယ်ထဲသို့ အစီအစဉ် ရှိသေးသလား။

(2) Sangkepan prajuru tan kepatutang ngamedalang tatgenan ring krama

សង្ឃាតិកម្មបិណ្ឌកម្មមុខៗ

sadurung kaingkupin antuk krama desa.

၇။ စိန်စွပ်ကျွတ်ခံရသောပစ္စည်းများ

(3) Ring sangkepan prajuru wenang nguningang paswara maka daging
ပိတ်ဆို့ခံရသောပစ္စည်းများ

pituduh sang ngwenang utawi ngonekang pararem krama desa pecak.

၈။ စွပ်စွပ်ဆွတ်ဆွတ်ပစ္စည်းများ

(4) Sangkepan sekehe-sekeha patut atur supeksa ring prajuru desa presida tan
ပစ္စည်းများ

lepas saking patitis.

ပစ္စည်းများ

Palet 5

မိမိ၏ ပစ္စည်းများ

Indik Druwen Desa

ပစ္စည်းများ

Pawos 23

ပစ္စည်းများ

Druwen Desa Patemon kadi ring sor :

၉။ ပစ္စည်းများ

(1) Palinggih utawi panyiwian wawidangan Desa Patemon luwir ipun :

၁။ ပစ္စည်းများ

ha. Pura Kahyangan Tiga inggih punika :

- ပစ္စည်းများ

- Pura Desa

• ပုဂံပုဏ်းရုံ •

- Pura Puseh

• ပုဂံမဏ္ဍလိ •

- Pura Dalem

က. ပုဂံဂုဏ် •

na. Pura Gede

ဆ. ပုဂံဓမ္မကောသလိ •

ca. Pura Taman Petirtan

ဂ. ပုဂံဥဒယနိ. ဂုဏ်တယုဗ္ဗေရ်နိ •

ra. Pura Prajapati, Dewayu Mas Mengenin

ဃ. ဂုဏ်တယုဒေဝီ •

ka. Dewayu Agung

ဇ. ပိလဗဂုဏ်ဓမ္မိနိရုံ •

(2) Pelaba Desa sekadi ring sor :

ဟ. ဆာဂီဝံ ပုဂံဗျာဓိရုံလှာဗ္ဗေရ်နိရုံ. ယီရ. ဟာ. ဓမ္မိနိ

ha. Cari ring subak Patemon Kajanan malinggah 95 are (sangang dasa
ပိလဗဟာ •

lima are)

က. တဲဂါလီ :

na. Tegal :

- ခိ ရုယဗြဟ္မာလိန္ဒရုယဗြဟ္မာလိ ပတ်ရုယာဗြဟ္မာလိန္ဒရု. ခိဗြဟ္မာ. ခိဗြဟ္မာ

- Ring setra alit lan setra ageng Patemon malinggah 125 (satus
ပိဗရဟ္မာဟာ.

selaes) are.

- ခိပုဂံရုယဗြဟ္မာလိန္ဒရု. ဗြဟ္မာ. ပိဗရဟ္မာဟာ.

- Ring Pura Gede malinggah 25 (selaes) are.

၂. ရုယဗြဟ္မာလိန္ဒရု. ရုယဗြဟ္မာလိ ပတ်ရုယာဗြဟ္မာလိ ..

(3) Setra alit lan ageng, setra wargi Pasek Sibang

၃. လှဟရုယဗြဟ္မာလိန္ဒရု. ဗြဟ္မာဟာ.

(4) Luas desa malinggah 243 ha.

၄. ဗြဟ္မာ မိဗြဟ္မာလိန္ဒရု. ဗြဟ္မာ :

(5) Berana sinanggeh suci :

ဟ. ခိပုဂံရုယဗြဟ္မာလိန္ဒရု ပုဂံရုယဗြဟ္မာလိ : ပြုလိန္ဒ. ၆. ဗြဟ္မာ. ရုယဗြဟ္မာလိ. ခိ.

ha. Ring pura Desa inggih punika : prelingga 4 tungguh, tombak 1,
ဂိဗရဟ္မာ.

jempana 1.

က. ခိပုဂံရုယဗြဟ္မာလိန္ဒရု ပုဂံရုယဗြဟ္မာလိ : ပြုလိန္ဒ. ၆. ဗြဟ္မာ. ရုယဗြဟ္မာလိ...

na. Ring Pura Puseh inggih punika prelingga 4 tungguh, tombak ...

ခ. ခိပုဂံရုယဗြဟ္မာလိန္ဒရု ပုဂံရုယဗြဟ္မာလိ : ပြုလိန္ဒ. ၆. ဗြဟ္မာ. ဂိဗရဟ္မာ.

ca. Ring Pura Dalem inggih punika prelingga 6 tungguh, jempana 1,
ရုယဗြဟ္မာလိ. ဗြ.

tombak 2.

38

Palet 6

Sukerta Pamitegep

Kaping 1

Karang Lan Tegal / Carik

Pawos 26

(1) Krama pangemong karang desa patut ngewatesin karang inucap antuk
ရဟန်းတို့၏အကျိုးအမြတ်အတွက်။

tembok mangda pekantenanya asri.

(2) Wates sisi kaler miwah kangin patut kakaryanin olih sang ngemong
 කර්ම සලක පොළුම් පත්තිය. පරික්ෂණ පොළුම් පත්තිය
 karang sane mawasta ngegalang kaulu. Carik lan tegal watese kawuh ring
 පරික්ෂණ පොළුම් පත්තිය.

kelod mawasta ngegalang ketebeu.

၇. ပြုရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်. ယကမ္မာမ ပါဏနိဂ္ဂဟ

- (3) Prade kerasayang watese inucap ngelikadin, yang pada arsa penyanding
ရကမ္မာမ ပါဏနိဂ္ဂဟ ဖတ်ရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်
kangin watese nganggen pinget kewanten kesaksinin olih prajuru desa
ဟကမ္မာမ ပါဏနိဂ္ဂဟ ဖတ်ရမည်.

utawi prasihna Pal.

၈. ပဉ္စမ ကဏ္ဍ ဖတ်ရမည် စာပေ ဖတ်ရမည် ..

- (4) Mangda kautsahayang tan wenten karang kebebeng.

၉. ပဉ္စမ ကဏ္ဍ ဖတ်ရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်

- (5) Para krama pangemong karang setra patut ngewatesin antuk tembok
ဟကမ္မာမ ပါဏနိဂ္ဂဟ ဖတ်ရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်

andap utawi prasihna pal kanggen pinget wates malinggah manut sane
ဟကမ္မာမ ပါဏနိဂ္ဂဟ ဖတ်ရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်

sampun ketama saking dumun kesaksinin antuk prajuru desa pakraman.
ဟကမ္မာမ ပါဏနိဂ္ဂဟ ဖတ်ရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်

Yan wenten sinalih tunggil krama desa ritatkala ngelaksanayang upacara
ဟကမ္မာမ ပါဏနိဂ္ဂဟ ဖတ်ရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်

pitra yadnya ngalah alah bates karang setra sewosan kedanda gung arta
ဟကမ္မာမ ပါဏနိဂ္ဂဟ ဖတ်ရမည် စာပေ ဖတ်ရမည် စာပေ ဖတ်ရမည်

manut pararem.

၄. မိနလိဒုဗျဉ်တိဗ္ဗပရမဏဏိဗျဉ်ကရမဏပဗ္ဗပဏါ. ဇီဝံ

(6) Sinalih tunggil krama desa nyitak ring karang desa pakraman, wenang
ပမရမာဗျဉ်ပုဗ္ဗ, ဗျဉ်တိဗ္ဗပရမဏဏိဗျဉ်. ဗျဉ်တိဗ္ဗပရမဏဏိဗျဉ်

mesadok ring prajuru, tan kengin ngadol, dwaning citakan punika pacang
ကရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်

kaanggen mecikang karang, inucap yang kapurug kadandain gung arta
မာဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်

manut pararem. .

ပရမာဏိ. ဗျဉ်.

Pawos 27

၅. မိနလိဒုဗျဉ်တိဗ္ဗပရမဏဏိဗျဉ်ပရမဏဏိဗျဉ်

(1) Sinalih tunggil krama desa tan kapatutang :

ဟ. ဗျဉ်တိဗ္ဗပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်

ha. Ngalah alah margi, tegal ayahan desa, karang desa miwah karang
ဗျဉ်တိဗ္ဗပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်

druwen krama teosan lan sapanunggalan ipun.

က. ဗျဉ်တိဗ္ဗပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်ပရမဏဏိဗျဉ်

na. Ngalah alah tanah tegak kahyangan, setra lan tegak sinanggeh suci.

၈. ပြုမူရတနိန္ဒာမိဂ်ဟင်၊ မံဇာလရဟလရပုသိသပဗ္ဗန္တတင်္ဂ

- (2) Prade wenten kadi ring ajeng, sang ngalah alah punika patut ngawaliang
 ဟင်္သာမရကသောလရဟလရတံဇာမိပမိမိန္ဒာမိဂ်ဟင်၊ ကံဇာလရဟလရ
 tanah sane ka alah alah tur keni pamidanda manut pararem, kaḍulurin
 ဝိပဏာကရ်ပဏာလရဟလရဟင်္သာမိမိဂ်ဟင်။

upakara ring pangalah alah tegak suci inucap.

ကပိ. ၈.

Kaping 2

ပိပရယာကရ်

Pepayonan

ပရဇာသိ. ၈၁.

Pawos 28

၉. ကရိန္ဒာမိဂ်ဟင်၊ မံဇာလရဟလရပုသိသပဗ္ဗန္တတင်္ဂ

- (1) Ngawit nandur tanem tuwuh patut kalih depa agung ngajerowang saking
 တစ်ရပ်၊ ပြုမူရတနိန္ဒာမိဂ်ဟင်၊ ကံဇာလရဟလရဟင်္သာမိမိဂ်ဟင်။

watese, prade jantos ngaliwat wenang kasepat gantungin.

၈. ပြုမူရတနိန္ဒာမိဂ်ဟင်၊ မံဇာလရဟလရပုသိသပဗ္ဗန္တတင်္ဂ

- (2) Prade wenten tetanduran ngungkulin malih mawastu mayanin kapisaga,
 ပဏာလရဟလရဟင်္သာမိမိဂ်ဟင်၊ ကံဇာလရဟလရဟင်္သာမိမိဂ်ဟင်။
 patut kawara antuk paiguman sane becik presida sang nruwenang wit
 ကပုဏ္ဏမိဂ်ဟင်။

ngarebag utawi notor..

krama tiosan.

၉. ပြုစုမညကဏ္ဍပဏ္ဍိတတို့၏အားကိုးရမည့်အရာများကို

(5) Krama desa patut ngemanggehang kawerdian tetanduran sane ngawinang
ရမက ဟံ့ပိ အဲဒွဉ်စီ၊ ပိဗ္ဗာနီ ဟုၤ-

desa asri tur lestari (lingkungan hidup).

0.
 100, 100

Kaping 3

ഗതബുദ്ധി

Wawangunan

පැතූණි. ඉඬි,

Pawos 29

ဗီ. ဧကရာဇ်တရားရုံး၌ :

(1) Nyabran ngewangun patut :

[illegible]

ha. Masadok ring prajuru ping ajeng prade wewangunane ngeninin wates

[illegible]

na. Ngangge asta bumi miwah gagulak asta kosala kosali senistane

ආනන්ද පරිච්ඡේදය.

manut ring patitis niskala.

၁၅. တၢ်ကယျာ်တၢ်ပိၤပၤ.

ca. Tan ngayubin kapisaga

ဟူသတိရသောလောကဗျူဟာသိက္ခာဟူသတိပဿနာ

utawi ngelogor mangda tan ngarusakin karang utawi pabianan krama
တိရယသန္တိပိဒုဗ္ဗံ၊ ဣတ္ထဝိမာနော စက္ခုစိဟိန္ဒယတေ။

tiosan bilih-bilih jantos ngranjing ngeletehin kahyangan.

၈။ ပြုမိတ်တရားကုသလ်ဟူသည် ဘယ်လိုလက္ခဏာများပါရှိသနည်း

(2) Prade wewalungan melumbar utawi ngelep ngrusakin pakarangan utawi
ပဏ္ဍနုလ်မိဂယဝသဂြိုဟေၤကွဲးတၢ်ကူၣ်တၢ်ခီၣ်တၢ်ဆၢ

pabianan krama tiosan risampun kawara kengin ketaban masengker
 ພິພິທັດ, ກິຕິພິດທະພັນ, ປະຊາທິປະໄຕ, ປະຊາທິປະໄຕ

tigang rahina, ring rahina kaping 4 pacang kadol keanggen nawur :

- မိမိလည်းကား ..
- Dedandan
- ရှေးယခင်ပညာရေးရပ်ကွက်အတွင်းရှိသော အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာန ..
- Beya miara pabian sane rusak manut panglokika prajuru
- မိမိတို့၏အဖွဲ့အစည်းသည် ..
- Sisan nyane kawaliang ring sang nruwenang.

စွ. ပြုမူကပြောဆိုခြင်းတို့ကိုလည်း မိန့်ကြားပေးရန်၊ သန္တာ

(3) Prade jantos ngaletihin tegak suci, minekadi pamerajan (sangghah
 နံ့ဗျာလင်၊ ပြဿနာရုံ၊ ကပြသရုပ်စာစုတို့ဖြင့် -

kemulan), prahyangan desa, kaprayascita manut dresta,

6. ဣမရုဏဏပဗ္ဗဗ္ဗိယဂဏ်တဗျတဗ္ဗိတဒုမိတပ္ပဗ္ဗိ. တကဗ္ဗတိ

(4) Krama desa patut miara wewalungan miwah sarwa prani, tanpatut
ဧဗမ်မဲပဏိ. ကုဏဗျတဗ္ဗိမိတဒုမရုကရုမရုတဝါ.

ngemademang paksa, nuba ulam miwah sane sewosan.

လပိ. ၆,

Kaping 5

ဆယ

Bhaya

ပရုတဝါ. ဣတိ.

Pawos 31

ဇီ. ပဂိဗ္ဗိကန္ဓယဗျုတ :

(1) Parindikan bhaya luire :

ဟ. ဇိတဆယ. ကသယဆယ. ကဗ္ဗိဆယ, ကရုဏယဆယ

ha. Jiwa bhaya, kabayu bhaya, kageni bhaya, katoya bhaya
ကဗ်ဇာတိ. ကလိန္ဒဆယ.

(kabengawan) kalindu bhaya.

က. ဒေဝဆယ. မိဇာနိ. မိဇာနိတဒုမရုဏဏဏိနာဏဗ.

na. Arta bhaya (kebaak, kemalingan) miwah dura cara ring agama.

ဣ. မဲပဏိဟိကုဏဏဏယ. ပဗ္ဗဗ္ဗိပဗ္ဗဗ္ဗိဗ္ဗဗ္ဗိဗ္ဗဗ္ဗိ.

(2) Sano manggihin sahanan bhaya, patut nepak kulkul bulus pituluna

၉. မိမိတို့ ပညာရပ်များကို ဖွင့်လှစ်တော်မူရန် အားပေးရန် ယူဆပါသည်။

(3) Sesampun nepak kulkul bulus mangda ngaturang uning ring prajuru desa
ဟိန္ဒူ ကျောင်းပညာရပ်ကို ဖွင့်လှစ်ရန် ယူဆပါသည်။

indik panepeke kulkul inucap.

ပဉ္စမမြောက် နိဂုံး

Pawos 32

၁၀. မိမိတို့ မိမိတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်ကို အကျိုးအမြတ်အဖြစ် ယူဆပါသည်။

(1) Sang manggihin sahanan bhaya (kabaak), patut nepak kulkul pitulung
ဟိန္ဒူ မိမိတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်အဖြစ် ယူဆပါသည်။

utawi sang kemalingan atur supeksa ring prajuru sane pacang nimbangin
သိန္ဒူ မိမိတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်အဖြစ် ယူဆပါသည်။

nandanin manut daging KUHP (Kitab Undang Undang Hukum Pidana)
သိန္ဒူ မိမိတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်အဖြစ် ယူဆပါသည်။

saha mawuwuh panyangaskara prade wenten jadma memaling barang
သိန္ဒူ မိမိတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်အဖြစ် ယူဆပါသည်။

sinanggeh suci.

၁၁. ပြည်သူတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်အဖြစ် ယူဆပါသည်။

(2) Pratingkahe mapailon ring dusta kabawos saruron, prade wenten jadma
သိန္ဒူ မိမိတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်အဖြစ် ယူဆပါသည်။

manggihin maling tan nyadokang ring prajuru jantos jadma tios
သိန္ဒူ မိမိတို့၏ အကျိုးအမြတ်ကို ကျွန်ုပ်တို့၏ အကျိုးအမြတ်အဖြစ် ယူဆပါသည်။

, ၆၄ ,

49

က. ဧကန္တောသ္မိတံ ဣဉ္ဇာဝံ ဧကန္တောသ္မိတံ ဧကန္တောသ္မိတံ

na. Ngantos sang nruwenang rawuh utawi mesadok ring pengapit pinih
ကပ်လိ. ဗလဏ္ဍာတေသကဏ္ဍဏ္ဍိက .

nampek, maka buatan pengeranjingnya.

ခ. ပပ်ယဉ္ဇာဝံ ကပ်ယဉ္ဇာဝံ ကပ်ယဉ္ဇာဝံ ကပ်ယဉ္ဇာဝံ

ca. Pemedal karangnya kedagingin sawen maka cihna pangarah rikala
ပျတ် .

suwung.

ကပ်. ၆,

Kaping 6

ပဏဏ္ဍိ ရသေ၊ ဧကန္တ

Penyanggra Desa / Banjar

ပဏဏ္ဍိ. ၆၆.

Pawos 33 ၃၆ .

ဗလဉ္ဇာဝံ ကပ်ယဉ္ဇာဝံ ကပ်ယဉ္ဇာဝံ ကပ်ယဉ္ဇာဝံ . ပဏဏ္ဍိ

Krama desa rikala ngawentenang karya suka wyadin duhka, patut kasanggra

ပဏဏ္ဍိ. ဧကန္တ ဧကန္တဉ္ဇာဝံ ကပ်ယဉ္ဇာဝံ .

antuk desa/banjar manut pinunas sang mayadnya..

ဗုဒ္ဓကဏ္ဍ

CATURTAS SARGAH

ဗုဒ္ဓကဏ္ဍ

SUKERTA TATA AGAMA

ပဉ္စမိ. ခါ.

Palet 1

ဟိန္ဒူဒေဝ

Indik Dewa Yadnya

ပရိယောဂ. ၂၆.

Pawos 34 မှ

ခါ. ပဉ္စမိ ဗုဒ္ဓကဏ္ဍ ပဉ္စမိ ဗုဒ္ဓကဏ္ဍ ပဉ္စမိ ဗုဒ္ဓကဏ္ဍ :

(1) Palinggih utawi panyiwian sawewidangan desa luwiripun :

ဟ. ပုဂံဒေဝ .

ha. Pura Desa

က. ပုဂံဒေဝ .

na. Pura Dalem

ဗ. ပုဂံဒေဝ .

ca. Pura Puseh

ဂ. ပုဂံဒေဝ .

ra. Pura Taman Patirtan

ဆ. ပုဂံဒေဝ .

ka. Pura Gede

မ. ပုဂံ ပြုစုပဏ္ဍိတ ..

da. Pura Prajapati

ဇ. ဂုဏ်တရား ပဏ္ဍိတ ..

ta. Dewayu Mas Mangening

ဃ. ဂုဏ်တရား အရှင် ..

sa. Dewayu Agung

၈. ပုဂံဟိန္ဒူတရား ပဏ္ဍိတ ဂုဏ်တရား ပုဂံဟိန္ဒူတရား

(2) Rerahinan utawi pujawali ring sowang sowang pura inucap kadi

ဗုဒ္ဓဂုဏ်တရား :

mungguh ring sor :

ဟ. ပုဂံဂုဏ်တရား ပဏ္ဍိတ ပဏ္ဍိတ ..

ha. Pura Desa ring Buda Umanis Medangsia.

ဇ. ပုဂံမဏ္ဍိယ ပဏ္ဍိတ ပဏ္ဍိတ ..

na. Pura Dalem ring Anggara Kasih Julungwangi.

ဃ. ပုဂံပုဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ..

ca. Pura Puseh ring Purnama Kedasa (Ngusaba)

ဇ. ပုဂံပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ..

ra. Pura Taman Patirtan ring Purnama Kedasa

ဃ. ပုဂံပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ..

ka. Pura Gede ring Buda Umanis Kurantil

မ. ပှာပှာပှာပှာ. ရှာတောယှာပှာပှာပှာပှာပှာပှာပှာ

da. Pura Prajapati / Dewayu Mas Mangening Ring Anggara Kasih Julung
တတိ.

Wangi.

တ. ရှာတောယှာပှာပှာပှာပှာပှာပှာပှာ

ta. Dewayu Agung ring Tumpek Landep

စ. ပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာ

(3) Pengaci-aci ring pura inucap manut sastra agama saha kelaksanayang
ပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာ

manut kawentenang/lan pararem.

ပှာတောပှာ. စ.စ.

Pawos 35 28.

တ. ပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာ

(1) Ring sowang sowang pura kaadegang Pemangku.

စ. ပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာ

(2) Ngadegang Pemangku manut dudonan :

တ. ပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာ

ha. Turunan utawi ngewaris.

က. ပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာပှာ

na. Nyanjan masemuran (mapinunas ring ajeng penataran perahyangan)

ဓ. ကဗျာ, ကဗျာ, ကဗျာ, ကဗျာ, ကဗျာ, ကဗျာ

ca. Kacatri (kapilih/kajudi) oleh krama desa.

၈. ပပိဋကယူဂ် စိတ်ကမ္မာတို့ မိကျ်ရဟာသိဒ္ဓိသရဏာ

na. Mapitra Yadnya riwekas patut kemargiang olih krama desa

සංස්කෘත ප්‍රාණ ප්‍රාණයක් සහිත සංස්කෘත ප්‍රාණයක්.

senistannya Brahama Prayascita wiyadin penyanggra manut pararem,

ပြုစုဆောင်ရွက်ရန် လိုအပ်သည့် အားကိုးရမည့် အရာများကို

prade yadnya kemargiang antuk warga dane mangku.

၉. ပိဗန္ဓုပဏ္ဍိတမ္ဗိယံကမ္မိပဗန္ဓု ..

(5) Pemangku Patut ngemanggehang sesaning Pemangku.

පරිගණක. ෭෫.

Pawos 36 23

ဗျဉ်းပရိတ်တရံ ။

Swadarmaning Pemangku :

၈. ပုံစံတူစွာ ဂရုစိုက်စဉ် နေရာအလိုက် ပြောင်းလဲသည့် နည်း

(1) Pemangku wenang ngenterang saupacaraning pangebaktian saking

ရသရတာသရဏ္ဍဏ်မိမာဗ္ဗရကရပာဏိနုဗျဉ္ဇနသိဉ္ဇရဏ္ဍဏ္ဍ

sewosan desa sesampune polih lugra saking Bendesa.

ច. រូបធម្មវត្ថុបំបង្កើតក្រុមគ្រួសារ. បង្កើត. ប្រើប្រាស់

(2) Pet prade pemangku sane lanang seda/padem, swadharmaning

ကမ္မိလ္လဂုဏာသိပ္ပံပက္ခဟိမ္မိ၊ ဤပကမက္ခလဂုဏကမ္မိလ္လံ

kemargiang oleh pemangku istri, tur para manggala desa digelis

ကျကျာဟယ်စ်လိဗိုဟ်ပိဗန္တ -

ngutsahayang nglinggihang pemangku.

၆. ရတနံ နိဗ္ဗာနပရိယာဓိယံ နိဗ္ဗာနသမာဓိနိရုဓာနံ

(3) Ngenterang upacara piodalan ring kahyangan utawi ring sowang sowang ပကျာဏ္ဍိယရဏ . မိဗုဒ္ဓပုဏ္ဏိယကဏ္ဍိ . မိဗုဒ္ဓ . ပကျာဏ္ဍိရဏ္ဍိ
pakubon krama desa, miwah muput penawuran/sesangi, peneduh sowang
ရဏ္ဍိပကျာဏ္ဍိယရဏ .

sowang pakubon krama desa.

၇. တၢ် ဝၢ် နီၤ နီၤ နီၤ . ယၢ် နီၤ နီၤ နီၤ .

(4) Tan wenang salah suluh, yang mamurug wenang nyepuhin raga.

၈. နိဗ္ဗာနပရိယာဓိယံ နိဗ္ဗာနသမာဓိနိရုဓာနံ

(5) Rikala upacara piodalan sampun ngalang sasih (galah dadi) wenten
မိဗုဒ္ဓပုဏ္ဏိယကဏ္ဍိ . မိဗုဒ္ဓ . ပကျာဏ္ဍိရဏ္ဍိ

sinalih tunggil wargan dane mangku cuntaka sangkaning lampus, upacara
ကဲဉ်ပကျာဏ္ဍိရဏ္ဍိ မိဗုဒ္ဓပုဏ္ဏိယကဏ္ဍိ . မိဗုဒ္ဓ . ပကျာဏ္ဍိရဏ္ဍိ

kemargiang olih sinalih tunggil pemangku kahyangan desa, utawi
ပကျာဏ္ဍိရဏ္ဍိ မိဗုဒ္ဓပုဏ္ဏိယကဏ္ဍိ . မိဗုဒ္ဓ . ပကျာဏ္ဍိရဏ္ဍိ

pemangku inucap tan dados budal selami piodalan..

ပကျာဏ္ဍိရဏ္ဍိ,

Pawos 37 30

ပကျာဏ္ဍိရဏ္ဍိ မိဗုဒ္ဓပုဏ္ဏိယကဏ္ဍိ . မိဗုဒ္ဓ . ပကျာဏ္ဍိရဏ္ဍိ

Patias utawi piolih oihan sang dados Pemangku :

- မိဗုဒ္ဓပုဏ္ဏိယကဏ္ဍိ မိဗုဒ္ဓ . ပကျာဏ္ဍိရဏ္ဍိ

- Dasar suci ritatkala aci aci ring kahyangan

- ဒေသ ယဉ်ကျေးမှု ပုံစံတို့ကို လေ့လာရန်။
- Arta daksina penganteb ritatkala nuntun sang mapanauran
- ပလ သီတကျပ် စိတ်ဓာတ် ပြုပြင်ဆင်ခြင်ရန်။
- Pala kiwa guling ritatkala wenten mapenawuran medaging guling
- ဆွမ်းဖွယ်ကောင်းစွာ ဖွင့်လှစ်ရန်။
- Busana arangsukan ngangkan warsa.
- မိမိတို့၏ နေရာ၊ နေရာချိန်၊ နေရာချိန်၊ နေရာချိန်၊ နေရာချိန်။
- Miwah sane sewos-sewosan manut pamuput tatimbang babawos prajuru.

ပရိတ်သီတိ။

Pawos 38 ၇၁

ပိဗန္ဓကုန်ရန်အား ပြုစုရန်။

Pemangku Kagentosin riantuk :

၇၁. ရှစ်လ။

(1) Seda

၇၂. ပိဗန္ဓကုန်ရန်အား ပြုစုရန်။

(2) Pinunas ngeraga yan sampun kəcumponin manut pararem

၇၃. ကုန်ရန်အား ပြုစုရန်။

(3) Kageringan lan sapanunggalannya

၇၄. ကုန်ရန်အား ပြုစုရန်။

(4) Kausanang olih krama desa, santukan sangkaning melaksana tan patut
သိလေသော၊ ယခုကုန်ရန်အား ပြုစုရန်။

(nilar sesana), Yan prade pemangku kausanang sangkaning nilar sesana

ကိပ်ပမိယန္တရိယဗဟဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ

keni pamidanda saha ngawaliang prabea pawintenan inucap manut
ပတပုဗ္ဗိ .

pararem.

ပရဗာသိ . ဣယိ .

Pawos 39 32 .

ကမ္ပဗိဗ္ဗာနန္တရဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ :

Kasukerthan Kahyangan kadi ring sor :

ဗိ . ဗရဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ :

(1) Sane tan kalugra ngranjing ka Pura luire :

ဟ . ဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ :

ha. Sang katiben catur cuntaka mekadi :

- ဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ .

- Sebel kandel / ngrajaswala.

- ဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ . ပဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ . ဗရဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ .

- Sebel madrebe putra selami 42 (petang dasa kalih) rahina (sane
ဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ . ဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ .

lanang jantos kepus pungsed/odel).

- ဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ .

- Sebel pengantenan.

- ဗရဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ . ဗိဗတဗျဉ္ဇရဗယပဝိန္တိကန္တိကဗဉ္ဇာကုဗ္ဗါ .

- Cuntaka sangkaning kepadaman / kelayu sekar.

က. ပစ္စယဗဟကရုံကန့်ရုဏ္ဏိယံ။

na. Makta sahanan sinanggeh ngaletchin.

ආ. සඳහා හැරුණු සහතික කිහිපයක් පමණි.

ca. Sato agung sejabaning rikala mapepada.

၁. မသုမ္မာတုကောသလိတုသနာဂိဗ္ဗိကံသပ္ပကံ။

ra. Mabusana tan manut kadi tata caraning ngranjing ka Pura..

က, လရမရကရကရပာမိရဟတက္ကတကတိ. ပိတကရကရဟာမိရပဉ္စက.

ka. Sederenge polih uwak-uwakan/pituduh olih Prajuru.

၈. ပြဿနာများကို ဖြေဆိုပါ။

(2) Pratingkahe tan wenang ring pura :

ဇာ. ဗလ္လုမာန၊ ရှိန္ဒာ. သကတသိဝိဗျဟရပူဇာ.

ha. Masumpah (cor) sajabaning pituduh prajuru.

ក. ប្រកាសការងារ. ប្រកាសការងារ. ប្រកាសការងារ. ប្រកាសការងារ. ប្រកាសការងារ.

na. Makobetan, masenengan, makolem dados asiki lanang wadon,

[illegible]

mebacin utawi mewarih, nyangsang busana, nyusuin anak alit ring

ငါ့ရတနာမင်း၊ နားထောင်ပါ။

jeroan, berung borok..

၈. မျဉ်းကွင်းတစ်ခုရှိ အမှတ် ၁၀၀ ရှိသော ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါအတိုင်း အသုံးပြုမှုများကို အကောင်အထည်ဖော်ခဲ့သည်။

ca. Mungguh tedun pelinggih sejabaning pituduh prajuru.

, ၇၂,

59

၇. မဲလမှၵ်းပိယၵ်း. မဲလိပိယၵ်းပိယၵ်းမိပိပိယၵ်း

(3) Sang mamurug kecap ring ajeng, keni pamidanda prayascita sepatutnya
မာသုဇာကပုဗ္ဗိ.

manut pararem.

ပရဇာသိ. ၆၀.

Pawos 40 ၃၃. ✓

၈. ယန္တုဇ်းကၵ်းပိယၵ်းပိယၵ်းမိပိပိယၵ်း. ပရဇာသိ

(1) Yan jadmā karawuhan ring pura kengin kapintonin, prade rumasa
မာသုဇာယန္တုဇ်းကၵ်းပိယၵ်းပိယၵ်းမိပိပိယၵ်း.

sumangsaya yan tan wyakti jadmā inucap kasisipang manut pararem.

၉. ပရဇာသိကၵ်းပိယၵ်းပိယၵ်းမိပိပိယၵ်း. မိကၵ်းပိယၵ်း

(2) Prade kahyangan kehanan durmanggala, minekadi kapancabhaya
ပိယၵ်းပိယၵ်းမိပိပိယၵ်း.

pemangku patut digelis ring prajuru mangda marumang krama desa tur
မာသုဇ်းပိယၵ်းမိပိပိယၵ်း.

ngawentenang pamrayascita sapatunya.

ပရဇာသိ. ၆၁.

Palet 2

မိန္ဒိယုဇ်း

Indik Resi Yadnya

Pawos 41 24.

(4) Sang Dwi Jati polih laluputan ayahan lan papeson.

පරාමි. ෧෧.

Pawos 42 35

ඒ. සංඝචිත්ථිද භාගතිපිකම්මිභවත්ථාගිච්ඡිතිතතිකතිච්ඡිතිත.

(1) Sang sulinggih ^{lan} utawi pinandita patut ngarihing ring wawidangan desa,
සිංහලාභිත භවත්ථාගිච්ඡිතිතතිකතිච්ඡිතිත.

sesampunnya wawu puputang yadnya kadura desa..

ඊ. ක්‍රමභවත්ථාගිච්ඡිතිතතිකතිච්ඡිතිතතිකතිච්ඡිතිත.

(2) Krama desa sami patut sareng ngawas nitenin kaemban antuk prajuru,
ප්‍රජාග්‍රාමිකයන් සියලුම සමඟින් නිතරම බලාපොරොත්තු විය යුතුය.

mangda sahanan yadnya sane kawentenang kicen pamuput olih sang
සංඝචිත්ථිද භාගතිපිකම්මිභවත්ථාගිච්ඡිතිතතිකතිච්ඡිතිත.

sulinggih ^{lan} utawi pinandita manut kawenangannya sowang-sowang.

පරාමි. ෧෨.

Palet 3

සිංහලාභිත

Indik Pitra Yadnya

පරාමි. ෧෩.

Pawos 43 36

පිංචිකම්මිභවත්ථාගිච්ඡිතිතතිකතිච්ඡිතිත :

Pemargin Pitra Yadnya madudonan sekadi ring sor :

ඒ. පරාමිකතිසිංහලාභිත :

(1) Pangupakara sang kelayu sekar :

ဟ. ဟန့်န့်န့်ဟန့်န့်န့်. ဗလပိဗ္ဗပဓိရာဇ်ပိဗ္ဗိ

ha. Antuk mendem utawi ngeseng, maka cihna makingsan ring pertiwi
ဟန့်န့်န့်ဟန့်န့်န့် ဗလပိဗ္ဗပဓိရာဇ်ပိဗ္ဗိ

utawi ring citaageni selami nuptupang prebea.

က. ၁၁ ဖိတဖိတ. ဂူပဏာဂပ်ဗရဏကန္တတိပဗ္ဗရဏာသိ.

na. Atiwa-tiwa (upacara pengabenan utawi palebon)

ဇ. *Ngaben dan khalakana ngawu ngaben ၄၄ (၁၁၈၈)*

၈. ဂူပဏာဂပ်ဗရဏပဓိရာဇ်ပိဗ္ဗိ ဗလပိဗ္ဗပဓိရာဇ်ပိဗ္ဗိ

(2) Upakara upacara pitra yadnya riwus kaabenang mewastu mungguh don
ပိဗ္ဗိသိ. ဗရဏကန္တတိပဗ္ဗရဏာသိ တရကပိဗ္ဗိသိ ရသတံ.

bingin (ngeroras) wawu kalinggihang dewa hyang.

ပရဏာသိ. ၆၆.

Pawos 44 ၃၇.

ပျဉ်းမသိ ဟန့်န့်န့်ဟန့်န့်န့် ဗလပိဗ္ဗပဓိရာဇ်ပိဗ္ဗိ

Swadharmaning utawi tategenan prade wenten sinalih tunggil krama desa
ကလယုသိ :

kalayu sekar :

၉. မံကဟုဗ္ဗိဟန့်န့်န့် :

(1) Sang keduhkitan patut :

ဟ. ဟန့်န့်န့်ဟန့်န့်န့် ဗလပိဗ္ဗပဓိရာဇ်ပိဗ္ဗိ

ha. Nyadokang ring kelian banjar tur nunas tatimbangan ring bedesa.

က. ဟန့်န့်န့်ဟန့်န့်န့် ဗရဏကန္တတိပဗ္ဗရဏာသိ တရကပိဗ္ဗိသိ ရသတံ.

na. Ngaturin banjar ngerombo mekarya eteh-eteh jantos puput.

၅. မွတ်မိခင်ရမက :

(2) Swadarmaning Desa :

ဟ. နီရုက္ခက ပရိတ်နိဗ္ဗာန်သံဃာတို့က နေရာတို့တွင် ပိရုက ပခံ

ha. Bendesa maritetes pamargin sang kaduhkitan napike pacang

ကပ်နီဗျါ. ပရိတ်သံဃာတို့က နေရာတို့တွင် ကပ်ရမက ..

kapendem, makingsan rihin utawi langsung kaabenang.

က. ပြုရမကပ်နီဗျါ. ဓာတ်ပွဲရတနာတို့က ပွဲရတနာတို့က ပိရုက ပခံ

na. Prade kapendem, raris kawentenang swaran kulkul pamitahu olih

နီဗျါဗျာဏ် ..

စ. *pening mapendem ngelap kulkul*
same pinil unglur mesembah naman gubug

kelian Banjar.

၆. နီရုက္ခကပ်နီဗျါ. လီ. ပိရုက နီဗျာဏ် ပိရုက နီဗျာဏ်

(3) Tan kengin nyekeh langkungan ring 7 (pitung) rahina utawi pawilangan

နီရုက္ခကပ်နီဗျါ. သီရိဗျာဏ် ပိရုက နီဗျာဏ်.

tios, sajabaning pacang keaben.

၇. နီဗျာဏ် :

(4) Tan kalugra :

ဟ. နီဗျာဏ် ..

ha. Nginepang bangbang.

က. နီဗျာဏ် :

na. Mendem rikala :

- မိဗျာဏ်ဗျာဏ် -

- Semut sedulur (*arcturus* dan *arcturus*)

- ပီဆီစိလိ.

- Pekirim

- ပွဲဇာလ, စိစွလိ.

- Purnama/Tilem

- စာမိစက္ကလလိ.

- Rahinan Jagat Rahinan Jagat Angara karib, Rukh keduan lan
Pumpet penguluhan, Sura letri
Sura karib

- ကင်္ဂရတရက္ကလိ.

- Kajeng rentetan

- ကလရလရလရလလိ.

- Kala gotongan

- ရလလလိရတလိ.

- Soma Kliwon

- ပလရ.

- Pasah

- ပိရလလလိလိလိလိ.

- Piodalan ring kahyangan desa.

၇. စက္ကပလ္လကံ ပိန္တုဗ္ဗာတဟ္မတိစိမ်ပရကရလလလိလိလိ.

(5) Tan kapatutang mendem sawa utawi ngeseng sane boya krama desa.

၈. ဟွန္တက ဟုဏ်ကွာသိံ ကမ္ပဏိဗိဗ္ဗယန္တ ဗဒေတပန္တရန္တဝါ

na. Cuntaka ngaben saking nyambut pitra yadnya majauman jantos
ပပ်လ၏။ ဂိတုသက္ကသိက ကမ္ပဏိဗိဗ္ဗယန္တပဏာမပုဏ္ဏိ

mapegat, riwusan punika kadulurin antuk upakara merebu ring
ကမ္ပဏိဗိဗ္ဗယန္တ, မိတုဂိတုသက္ကသိက ပဏာမပုဏ္ဏိ

kahyangan desa, miwali ring sowang sowang merajan wenang nunas
ဇိတ်ပဏ္ဏိဗိဗ္ဗယန္တရမ္ပဏိဗိဗ္ဗယန္တ.

tirta pangerebuan ring desa.

၉. ဟွန္တက ဟုဏ်ကွာသိံ ကမ္ပဏိဗိဗ္ဗယန္တ.

ca. Cuntaka ngrajaswala, sasampun mabresih

၉. ဟွန္တက ဟုဏ်ကွာသိံ ကမ္ပဏိဗိဗ္ဗယန္တ. ပဏာမပုဏ္ဏိဗိဗ္ဗယန္တ

ra. Cuntaka ngembasang putra, 42 (petang dasa kalih) rahina, utawi
ဟုဏ်ကွာသိံ ပဏာမပုဏ္ဏိဗိဗ္ဗယန္တ.

asasih pitung rahina.

၁၀. ဟွန္တက ဟုဏ်ကွာသိံ ကမ္ပဏိဗိဗ္ဗယန္တ. ပဏာမပုဏ္ဏိဗိဗ္ဗယန္တ

ka. Cuntaka antuk karuron, 42 (petang dasa kalih) rahina utawi asasih
ပဏာမပုဏ္ဏိဗိဗ္ဗယန္တ.

pitung rahina.

၁၁. ဟွန္တက ဟုဏ်ကွာသိံ ကမ္ပဏိဗိဗ္ဗယန္တ. ပဏာမပုဏ္ဏိဗိဗ္ဗယန္တ

da. Cuntaka antuk pawiwahan selami dereng mabyakala saha upacara
ဇိတ်ပဏ္ဏိဗိဗ္ဗယန္တ, ပဏာမပုဏ္ဏိဗိဗ္ဗယန္တ.

pidi widana / pesakapan.

၆. ဟုရဟာသန္တရဗန္တတိဗျာရိသံဃာရ. ရသဗ. နိမိဒရန္တာသိ

(3) Dudonan ngaben ngawit sakeng ngagah (seda), ngeseng jantos ပီတိဝိမန္တဗန္တတိဗျာရိ. နိမိဒရန္တာသိဗန္တတိဗျာရိ. နိမိဒရန္တာသိဗန္တတိဗျာရိ.

pengiriman utawi nganyut, Nyekah utawi majar ajar sekama kama.

ပရတဝါ. ၆၁.

Pawos 48 ၄၁ .

ပပဗ္ဗသန္တရဗန္တတိဗျာရိသံဃာရ ပရတဝါ :

Papatusan ngaben wenten kalih pawos :

ဟ. နရဗန္တတိဗျာရိ.

ha. Ngaben ngemasa

က. နရဗန္တတိဗျာရိသံဃာရ ပရတဝါ :

na. Ngaben dadakan pateh sekadi ring ajeng.

ပရတဝါ. ၆၂.

Palet 4

ဟိန္ဒူသမ္မာသမ္ဗုဒ္ဓ

Indik Manusa Yadnya

(1) Manusia Yadnya inggih punika upacara upakara dharmaning manus
 တစ်စုံတစ်ရာကို ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ဂုဏ်သိမ်းဆင်ခြင်ခြင်း။

ngawit saking patemoning kama bang kama petak sajroning garba,
ဧကူၤသီလယုၣ်နဲၢ်စိတ်ကပါ..

ngantos kelayu sekar riwekas.

៨. ទ្រព្យសកម្មកម្រិតទាបជាងកម្រិតកំណត់ដោយក្រសួងពាណិជ្ជកម្ម ៖

(2) Upacara kadi ring ajeng madudonan sekadi ring sor :

[illegible]

ha. Magedong gedongan duk pangerempian ibiyang (mandeg ngraja
 22 "

swala)

ක. භූක්‍ය්ව්තපරුතතව්තභි.

na. Duk sang kamareka medal.

၈. နိဗ္ဗာန်ဝိသုဒ္ဓိ။

ca. Kepus odel

က. ဂုဏ်သတ္တိစုံစုံ။

ra. *Roras rahina*

ක. භූගෝලය. එමෙන්ම සිංහල.

ka Tutug Lambuhan (netang dasa kalih rahina)

catur dresta maka buatan desa dresta nginutin sima cara desa.

ပဗ္ဗဏိ.၇,

Palet 5

ဟိန္ဒူသမ္မတ

Indik Bhuta Yadnya

ပရိဘောဂ.၇၀,

Pawos 50 43

၇. သုဗ္ဗသမ္မတ ဟိန္ဒူ ဗုဒ္ဓ ဗုဒ္ဓ ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန

(1) Bhuta Yadnya inggih punika upacara upakara mabyakala ring pertiwi lan
သမ္မတ. ပဗ္ဗဏိသမ္မတ သုဗ္ဗသမ္မတ.

kahyangan, sarwa prani lan babutan.

၈. ဗုဒ္ဓ ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန

(2) Upacara pabyakala ring sarwa prani :

၉. ဗုဒ္ဓ ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန

ha. Ring sarwa tumuwuh rikala tumpek pengatag (pengarah) saniscara
သမ္မတ.

kiwon wariga.

၁၀. ဗုဒ္ဓ ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန ပဏာန

na. Ring sarwa ingon ingon rikala tumpek kandang rahina saniscara
သမ္မတ.

kliwon uye.

ဃ. ဂ္ဍိပဟာဂပကလကလဝံသိဉ္စိဟာကမဟန္တဗ္ဗိဗ္ဗက. ဗဗာဂတဝါ

ca. Upacara pakala-kalaan ring manusia manut wiguna, babawos ပဗျာကလ.

pabyakala.

ဇ္ဇိ. ဂ္ဍိပဟာဂပဗျာကလဂံဝိဗိဗိ. ကဟျဗန္ဓဗန္ဓသုဗန္ဓဗန္ဓဗိဗိ

(3) Upacara pabyakala, ring pertiwi, kahyangan lan bubutan kawastanin ဗိဗာဂ, ဗဇ္ဇိ.

mecaru (tawur).

ဇ. ပဗာဂတဉ္စိကမဉ္စိဗိဉ္စိဗိဉ္စိ, မဟျဉ္စိဗဉ္စိဗဉ္စိဗဉ္စိဗဉ္စိဗဉ္စိ

(4) Pacaruan inucap ring ajeng nista madya utama manut wiguna kadi ring ဂုဗာဂဗိဉ္စိ :

sor puniki :

ဃ. ဂန္ဓမဓာ.

ha. Eka sata

က. ဗန္ဓမဓာ.

na. Manca sata

ဃ. ဗန္ဓမဓာဉ္စိ.

ca. Manca sanak

က. ပုဗ္ဗဗဓာ.

ra. Resi Gana

က. ဗန္ဓမဓာဉ္စိ.

ka. Manca Kelud

က. ဘိရုသတ်ရုသတ်ဗုဏ္ဏံ ဗုဏ္ဏိန္ဒြိယံ ဗုဏ္ဏိယသတံ။

na. Ring sowang sowang banjar kawentenang caru eka sata

၁၁. ရကောရစယံ နာရတန္တိ ခံ ဇိဗ္ဗုဒ္ဓါ။

ca. Nyoreang kawentenang ngerupuk.

၇. နံရံအောက်တွင် နေထိုင်သူများ၏ နာမည်များကို ရေးသားပါ။

(3) Berata penyepian sane kemargiang antuk krama desa luwire :

ဟ. ဒေသတို့ကို, တရုတ်တို့ကပိမိပိ.

ha. Ameti geni : tan kengin ma api-api

က. ဒေသတိရံယျ. ဓာရုဏ်တိရံယျ.

na. Amati karya : tan kengin nyambut karya

உ, உபதீபவ்யதபாதி. துருதீபதபாதி.

ca. Amati lalungan : tan kengin nyambut meleurasan

က. ဒေသစိတ္တဓာတ်တို့. ဇာတိဗျူဟာဝိဇ္ဇာဓာတ်တို့. ဗျူဟာဓာတ်တို့.

ra. Amati lelangan : tan kengin maoneng-onengan, maswara gora lan
 လပကုဏ္ဍလနိပ္ပာနိ.

sapanunggalan ipun.

၆. ပဉ္စကောနိကသင်္ဂဟဗုဒ္ဓကမ္မဋ္ဌာနသုတ်

(4) Pabraton punika kamargiang antuk krama desa sakeng semeng jantos
 ဗုဒ္ဓကံဗိဇ်. ဘဂိဉ္စညတယံ ဓမ္မဗျာဓိသမိဗ္ဗိယပရိစ္ဆက္ခိ.

benjang semeng, raris kaswarayang kulkul punika cihna pangembak.

၁။ ပဓိတဟူ၍၊ ပိဗကပဏ္ဍိတ၊ ဟိန္ဒူဗုဒ္ဓကပဏ္ဍိတ၏ တဗျာ ဟူ၍ ဟိန္ဒူဗုဒ္ဓက

၁၅. ပိတ်ကံကတိတဟန္တမိကိရုပံ ။

- ဟ, ပပဆိုလို့လေ့ရှိတာကြောင့်ပါ။

က. မနန္တဗူတစိန်ဂုဏဂုဏာဗြိဟိဗျတ္တဗျူဟသံ .

2. විගණනයේ පරිච්ඡේද :

- ဟ. နာဗျာညှိဉ်န့ၣ်မံၤတုၢ်လၢ. မံၤကဲၣ်နာဗျာညှိဉ်ယုၤမ. ဗြူၣ်,

ha. Sampun mungga deha teruna : sang lanang sampun mayusa 21

နိဗ္ဗိကံ ဖုဓံ, ခံတိဗ္ဗိ ဓာတုဉာဏံ, နိဗ္ဗိ, နိဗ္ဗိဇာနိယံ.

19 (siangolas) warsa. sang istri sampun mayusa 19 (siangolas) warsa.

- ພາຍາ, ງານ ສະບັບ ປຸກ ການ ປັກ ສາລີ.
- Yayah/rena sareng pyanak paperasan
- ພາຍາ ສະບັບ ພາຍາ, ພາຍາ, ພາຍາ.
- Matuwa sareng mantu (lanang/isri)
- ພາຍາ, ງານ ສະບັບ ການ ປັກ ສາລີ.
- Yayah / rena sareng keponakan ngarep

ບຸກຄົນ ສະບັບ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ.

Punika sami parisolah ngaletihin desa, kekenen dosa agama "Ngewaliang
ປຸກ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ
prebeya pecaruan ageng / alit, manut pararem prajuru desa saha patut
ປັກ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ
pejangkepan punika kapisahang (kanorayang, kekenen danda manut
ປັກ ການ ປັກ ການ ປັກ ສາລີ.

pararem prajuru desa".

6. ພາຍາ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ.

- (6) Sapasira sane ngemargiang salah karma : mekarma ring sato, punika
ພາຍາ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ, ພາຍາ ການ ປັກ ການ ປັກ ສາລີ
agung dosa ngeletehin desa, jaga kakenen dosa agama ngewaliang
ປຸກ ການ ປັກ ການ ປັກ ສາລີ.
prebeya pecaruan agung desa.

(9) Amandel senggama : sang istri ninggal swamin ipun tanpa krana metu
 සංචක්‍රාණයෙන් පසුව. එහිමිඳුනිසාසප්තකිසිසක්ෂිකරු
 sang pakurenan ipun mangda belas. Sang istri asapunika kakenen danda
 ආරක්ෂකයෙකුගේ සමීපයෙකු. එසේම ස්වාමියාගේ නිවසට පැමිණි
 gung artha manut pararem. Sang sapasira tan perarapan sane manut
 විවිධ වස්තු සහ ආර්ථය. ස්වාමියාගේ නිවසට පැමිණි
 memanah belas makurenan, kakeninin danda gung arta manut pararem

သဟ ကဟ ပွဲယံ ဓန္တ ဓာရန္တံ နံ ပိတု နပွဲ ပိတမိ ဓန္တံ ပွဲ

saha kaaptiang mangda ngawentenang pinunas ring Pengadilan Negeri
နီပုပုပု ပိတမိ.

ngerereh pematut.

ဇီဝ. ဖြေ ဖြေ. ပိတမိ ဓန္တ ဓာရန္တံ နံ ပိတု နပွဲ ပိတမိ ဓန္တံ ပွဲ

- (10) Drati Krama : mekarma tan manut krama utawi maperabi malih tanpa
လဟ ဓာရန္တံ နံ ပိတု နပွဲ ပိတမိ ဓန္တံ ပွဲ
lalugrahan pengadilan, sang asapunika kakenen danda gung artha manut
ပကပုပုပု ပိတမိ.

pararem prajuru desa.

ဇီဝ. ဖြေ ဖြေ. ပိတမိ ဓန္တ ဓာရန္တံ နံ ပိတု နပွဲ ပိတမိ ဓန္တံ ပွဲ

- (11) Amelegandang : Ngwalat kara, marikosa wang pradana, sang asapunika
ကက ဓာရန္တံ နံ ပိတု နပွဲ ပိတမိ ဓန္တံ ပွဲ

kakenen dosa gung artha manut pararem prujuru desa, saha
ကက ဓာရန္တံ နံ ပိတု နပွဲ ပိတမိ ဓန္တံ ပွဲ

kasukserahang ring sang pematut / guru wisesa .

ဇီဝ. ဖြေ ဖြေ. ပိတမိ ဓန္တ ဓာရန္တံ နံ ပိတု နပွဲ ပိတမိ ဓန္တံ ပွဲ

- (12) Angeranjing jeroning kikis utawi peturon .

එළි. සපසිරා ප්‍රේෂිතා පකරාන පාමානානකානි පසාදොකි.

(13) Sapasira ngeranjing ka pakarangan paumahan anak lian tan pesadok,
කපිපසිරා න්‍යෙරන්ජින්ග් කා පකරාන පාමානානකානි පසාදොකි.

napimalih rawuh jroning kamar anak istri anom utawi sampun merabi,
නාපිමාලිහ් රාච් ජරොන්ග් කාමරානකානි පුත්‍රිකානි අනොම් උතවි සාම්පුන් මෙරාබි,

sang inucap kakenen dosa danda gung artha manut pararem prajuru desa.

පරාමාර්ථ. 128,

Pawos 53

පරිච්ඡේදයක පරිච්ඡේදයක පරිච්ඡේදයක පරිච්ඡේදයක :

Pawiwahan sane kapatutang ring desa kadi ring sor :

එළි. පරිච්ඡේදයක .

(1) Mawidi widana

ඉ. කාමාර්ථයක පරිච්ඡේදයක පරිච්ඡේදයක පරිච්ඡේදයක . සාමාන්‍ය පරිච්ඡේදයක

(2) Kaupasaksi antuk prajuru pakraman lan dinas, saha sarana pras daksina
ඉ. පරිච්ඡේදයක පරිච්ඡේදයක පරිච්ඡේදයක පරිච්ඡේදයක .

tur tata caranya manut dresta.

ඉ. කාමාර්ථයක පරිච්ඡේදයක පරිච්ඡේදයක පරිච්ඡේදයක පරිච්ඡේදයක

(3) Kaunggahang sajroning pailikitan tur katunasang ring sang ngawewenang
ඉ. පරිච්ඡේදයක .

(guru wisesa).

ပရဏာမိ. ၇၆.

Pawos 54

ဇာတိပရဏာမိပရဏာမိကိရိယံ :

Tata caraning parabian sekadi ring sor :

၁. လပရဏာမိပရဏာမိပရဏာမိပရဏာမိပရဏာမိပရဏာမိ

- (1) Sapasira ugi pacang ngawararang pakulawargan patut masadok ring
ပရဏာမိ. ပရဏာမိပရဏာမိပရဏာမိပရဏာမိပရဏာမိ
prajuru, selanjutnya prajuru maritetes manut tan manut kakecap
ပရဏာမိပရဏာမိ.

parabiannya.

၂. ပရဏာမိပရဏာမိပရဏာမိပရဏာမိပရဏာမိ

- (2) Pamargin papadikan madudonan kadi ring sor :

၁. ပရဏာမိပရဏာမိပရဏာမိပရဏာမိပရဏာမိ

ha. Pakurenan jantos ping tiga saha sowang sowang melarapan

- ကပိတပရဏာမိပရဏာမိ.

- Kapertama antuk pecanangan

က. ပရဏာမိပရဏာမိပရဏာမိပရဏာမိပရဏာမိ

na. Sesampun pamuput raris sang istri kabakta ka pakubon sang lanang

လပရဏာမိပရဏာမိပရဏာမိပရဏာမိ

saha kalanturang antuk pabyakala.

ဇ. ပြုမင်္ဂလိကဗျာ၊ ပဉ္စမသုတ်၊ နဂါးသတ်၊ ပဉ္စမသုတ်။

ca. Prade pejati tan katerima, pakrunan kamargiang jantos ping tiga.

စ. ဂိတဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

ra. Jiwayatmana sang kaambil / sane merabian patut kamedelang olih
သိတဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

keluarga katinggal antuk prebeya sekadi-kadi mangdennya tan
ဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

ngarubeda ring genahe pecak utawi ketandruhin ring genah
ဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

perabiane.

ဇ. သိတဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

ka. Sang mepamit / sang merabian dados nyawang pinunas dening tan
ဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

kalugra ngeranjing ring pawongan napimalih jaga napak ring merajan
ဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

suhun.

၈. ပဉ္စမသုတ်၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

(5) Pakerab kambene mapiteges upakara upakara tinas apadang (puput)
ဗျာက နိမိတ်ဗျာ၊ နဂါးသတ်၊ နဂါးသတ်၊ နဂါးသတ်။

mapikuren dwaning manut sekadi ring sor :

ဟ. ဓာတုဗေဒ ဓာတုဗေဒ ကဏ္ဍ ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ

ha. Sajeroning ambe kamargiang ring sekala lan niskala antuk sarana
ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ :

jejauman miwah pawidi widana :

- ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ . ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ
- Jejauman punika ngambe / ngadungang kayun sowang sowang
ဓာတုဗေဒ ဓာတုဗေဒ .

pakeluwargan wadone.

- ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ
- Widhi widana punika pejati niskala nunas wadone ring merajan
ဓာတုဗေဒ .

kemulannya.

ဆ. ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ :

na. Sajroning bawos krab pelaksanaan ring sekala :

- ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ . ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ
- Antuk penyaksi krama desa, dwaning kerabiang antuk tengeran
ဓာတုဗေဒ .

kulkul.

- ပဓာန ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ ဓာတုဗေဒ
- Pemekas penyaksi prajuru saha ngilikitayang.

පත්‍රිකා. ෮.

Palet 2

හින්දු භාෂාව

Indik Nyapian

පරිච්ඡේද. ෧෧.

Pawos 55

෧. පරිච්ඡේදයේ සිට කතුවරුන් විසින් පැවැත්වෙන සාමාන්‍ය භාවයන්හි

(1) Pawiwahan presida kausanang melarapan antuk palas perabian utawi
සමස්තය.

kepademan.

෨. කතුවරුන් විසින් පැවැත්වෙන සාමාන්‍ය භාවයන්හි, විශේෂයෙන්

(2) usan mapikurean riantuk sinalih tunggil sede mapiteges balu, mekadi balu
සමස්තය. සාමාන්‍යය.

lanang / balu wadon.

෩. පරිච්ඡේදයේ සිට පැවැත්වෙන සාමාන්‍ය භාවයන් :

(3) Palas perabian wenten kalih pawos inggih punika :

- සාමාන්‍ය පරිච්ඡේදය .

- Sangkaning pada lila.

- පරිච්ඡේදයේ සාමාන්‍ය .

- Mawiwit wicara

ဇီ. နိလကမ္ဘာသိပ်ပဏိတဟန္တပိရ -

(1) Kelaksanayang pawiwahan malih.

စွ. ကမ္ဘာသိပ်ကမ္ဘာသိပ်ပဏရု, ယဗျန္တပိရကမ္ဘာသိပ်ပဏ

(2) Kadanda nikel saking palase, yadiastun wit palase pecak sangkaning pada

လိလ .

ပရဏာမိ. ရဇိ,

Pawos 57

ဇီ. နိလကမ္ဘာသိပ်ပဏရုသိ :

(1) Sang balu kabinayang dados :

ဟ. နိလကမ္ဘာသိပ်ပဏရု .

ha. Balu luh (istri)

က. နိလကမ္ဘာသိပ်ပဏရု .

na. Balu muani (lanang)

စွ. ပွဲသိပ်ကမ္ဘာသိပ်ပဏရုသိ :

(2) Swadharmaning balu inucap patut :

ဟ. နိလကမ္ဘာသိပ်ပဏရုသိပဏရုသိပဏရုသိ .

ha. Ngemanggehang pati brata tan kengin ngemargiang para dara / drati

ကမ္ဘာ .

krama.

က. မျှပာဝိဗ္ဗိတိယာကုသယာလိ. တန္တုရဏာမ္ဘရဏာလိ. ဧရဏံ.

na. Muponin waris pagunakayan, tan dados ngadol, ngadeang,
ပသိမိမံဗျာဏာရဏာသက္ခိယသကတိသိက္ခာဏာမံသိ

mekidihang lan sewosan punika sajawaning kabebasan saking
ပျာဏန္တဏတိက္ခလတဲကပိနိဒုဏပံဗျာမိက္ခပုဏက္ခဗျာဏ

pyanak utawi keluarga pinih tampek saking kurenannya prade
ပျာဏန္တက္ခန္တိဗ္ဗိဏ္ဏိ.

pyanak kantung alit-alit.

ဆ. ရဏတိဗ္ဗိမိဒုမိန္တကပ္ပရဏသမ္ဘရဏာဝိဗ္ဗိက္ခန္တဏတဲကပိနိဒု

ca. Kengin ngidih sentana prade kacumponin antuk kulawarga sinalih
ဧကိဏ္ဏဏတဲကပ္ပရဏ.

tunggil keluarga purusa.

ဆ. ကိဏရဏာမံဗတိဏာပသိဒုဗတိ. ၆. နိဗ္ဗဓိဒုသိ

da. Kedadosang mawiwaha malih mawaneng 6 (enem) sasih saking
ပဏာလိ. သိဓိဏာဗျ. ကိဏာဗဟိန္တိ.

palas, saking balu (kekalahin mati).

ပရဏာလိ. ၇၀.

Pawos 58

ဏာဗျဏာဗ္ဗဏာဗိဒုမိဏမိဂိရဏာ :

Balu kaucap tan pageh sekadi ring sor :

ဏိ. ဗြဟ္မဗျဏ. ပရဏန္တ. ပဏာဏ.

(1) Drati Krama (parendra)

ring pituduh kaluwarga purusa.

(3) Yening maka cihna kadi ring ajeng manut tri pramana kengin balu inucap
 ဟူသောစံရဟူပညာဓိကမ္မဘျိ.

tan polih upon waris pagunakayan.

පළමු වැනි,

Palet 3

၆၆၆၆၆၆၆၆

Indik Sentana

පරිභාෂිතය,

Pawos 59

၈. ပိန္နဲကုတ်တို့ကလေးများပေးပါ။ မြေကလေးများပေးပါ။ ပိန္နဲကုတ်တို့ကလေးများပေးပါ။

(1) Sentana wenten kalih pawos, sane kaucap pratisentana miwah sentana
ပပ်ကမၢ်.

paperasan.

[illegible]

(2) Prati sentana inggih punika sentana sane metu saking pawiwahan kepatut.

pamarisuda raga utawi sudi wadani.

ဆ. မရကလပဏ္ဍိတံ ပိန္နကဏ္ဍိယောဓိပတိဗ္ဗေသရဏာဗြဟ္မဗုဒ္ဓဂုရုဏ

ca. Sane kamanggehang sentana rajeg patut masadok ring prajuru desa
တဲးလိယာညဏ္ဍဲ ပဏ္ဍိတံ ယဝ်း ဂိရုဏမယာဓာဏာဂိဗုဒ္ဓဂု

tur kelian banjar patut nyiarang ring desa saha ngaturang ring prajuru
ဂုဏ .

desa.

ပရဏာမိ. ၈၀.

Pawos 60

ဓါ. ဓာဏ္ဍာရိန္ဒကဗာညဏ္ဍာရဏာကသာဓာဏ္ဍာကပိဗ္ဗေဒိဏဗျေ

(1) Ngangkat sentana manut dudonan patut maka cihna ártha brana
ပပ်ဓာဏ္ဍာရဏကညပသကိမ်သိဏ္ဍဏ .

pamerasan sane kaupaksaksi sekala niskala.

ဓ. ပပပိဏဗျေဓိဗျပပပံဓိဓိဒု ပိန္နကပဏ္ဍိတံသရဏာဗြဟ္မဗုဒ္ဓဂုရုဏ

(2) Sapasaira ugi krama pacang ngidih sentana patut masadok ring kelian
ဂုဏမသိဗ္ဗဂုဏဏဓိဒုဓာဏ္ဍာပပ်ဓာဏဓိ.

desa senistane asasih sadurung pamerasan.

ဓ. လိယာညဏ္ဍဲကယဏ္ဍိညဏ္ဍိလိယာညဏ္ဍဲဓိဏဗျေ

(3) Kelian desa kaangganing antuk kelian banjar nyiarang ring
ပပ်ဓာဏ္ဍာရဏ, မပပိဏဗျေဓိဗျပပပံဓိဓိဒုဓာဏ္ဍာရဏ

sawewidangan desa, sang sapasaira ugi rumasa tan lila mangda nyadokang
ပပ်ဏ္ဍိကဓိဒုဓာဏ္ဍာလိယာညဏ္ဍဲ .

masengker kalih wuku ring kelian desa.

၆. ပြာဗုဒ္ဓကုဏ္ဍိယသိဝိဇ္ဇာပညာမိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာပညာ

(4) Prajuru desa gelis mawosin saha ngicenin pamatut nepek ring dresta
ပိဏ္ဍိတပုဂ္ဂိုလ်.

miwah pararem.

၇. ပြာဗုဒ္ဓကုဏ္ဍိယသိဝိဇ္ဇာပညာမိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာ

(5) Prade sulur pamerasan tan manut kecaping ring ajeng, kelian desa
တံခွန်တံခွန်ပုဂ္ဂိုလ်မိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာ

wenang ngandegang sang pacang muput saha ngicenin panuntun mangda
ကပ္ပတံခွန်တံခွန်ပုဂ္ဂိုလ်မိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာ.

kapuputang rihin sulur babawos utawi wicarannya.

ပဉ္စမမြောက်. ၁၆၇.

Pawos 61

၈. ပဉ္စမမြောက်ကပ္ပတံခွန်တံခွန်ပုဂ္ဂိုလ်မိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာ

(1) Paperasan sane kapuputang ring desa risampune macihna :

ဟ. မိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာပညာ.

ha. Mawidi widana pamerasan

က. မိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာပညာပညာပညာပညာ.

na. Kesaksinin olih prajuru desa saha kilikitayang.

ဆ. ကပ္ပတံခွန်တံခွန်ပုဂ္ဂိုလ်မိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာ.

ca. Kasiarang ring wawidangan desa.

ဂ. ကပ္ပတံခွန်တံခွန်ပုဂ္ဂိုလ်မိတ္တကုဏ္ဍိယသိဝိဇ္ဇာပညာ.

ra. Nunasang pamikukuh ring guru wisesa (Pengadilan Negeri)

maka cihna paweweh tetep ring pyanak sane kesah mawiwaha.

, ඩී ඩී,

99

පරාමි. 66,

Pawos 66

යනුන්ත්ර පරාමි පිසායාති තනසුන් පරාමි පිසායාති

Yan wenten krama desa mapikayun nunas karang desa mangda ring ajeng
සන් පපුරු පරාමි .

sangkepan prajuru desa.

සස්ථාසර්ග්

SASTHAS SARGAH

විසතලකාමියා

WICARA LAN PAMIDANDA

පරාමි. 67,

Palet 1

පිසිසිසා

Indik Wicara

පරාමි. 67,

Pawos 67

ඒ, පරාමි පිසායාති පරාමි පිසායාති පිසායාති පිසායාති

(1) Prade wenten krama desa sane mawicara wenang wicarane keaturang ring

පරාමි .

prajuru desa.

inucap kedanda manut pararem.

101

Pawos 68

(1) Sahanan wicara mawiwit kacorahan sakaluire sinanggeh
 ၅၈၈ နိဗ္ဗာန် အစိတ်တို့ကို, ပဗ္ဗာန ဗိမာနပကဗုဒ္ဓက, ပြဋ္ဌာန ဂုဏက

patut digelis mawosin tan nyantos pesadok.

(2) Sejaba wicara sekadi ring ajeng patut nyantosang pesadok nunas bawos.

(3) Penepase patut pastika nyantenang iwang patut, malarapan tri pramana
လစာခိ . ကျွန်ုပ် . ကျွန်ုပ်တို့၏ စိတ်ကူးကောင်းမွန်စွာ ပြောဆို လေ့ရှိသည် ။

පළමු. ෧.

Palet 2

Indik Pamidanda

Pawos 69

(1) Desa wenang niwakang pamidanda ring krama desa sane sisip.

ဣ. ပခိတဏှိကုသဏ္ဌိလကသကယံရဟာပိရုရဟဏ။

(2) Paniwak kinucap kelaksanayang olih desa.

ဣ. ဗာဓကကပိယဉ္ဇေကပိပိပဏိး

(3) Bacakan pamidanda kasisipan :

ဟ. ပိဏယုဂ။

ha. Pengampura

က. ပဟရဟာမက္ခဏာတိဏ်ယဉ္ဇေက္ခဏာပိတရုပခိလိသာသိဏ်ဗျာ။

na. Padados utawi dedandan arta miwah panikel - panikelnya

ဆ. ဟယဟကသက္ခန္ဓာပိပိပဏိး။

ca. Ayahan panukun kasisipan

ဂ. နိဓာယာဏိ၊ ကရလင်။

ra. Kerampak / kalelang

က. ကပိရုပဏိ။

ka. Kasepekang

င. ကရသကယံ ဗညရဟဏ။

da. Kanorayang makrama desa

ဏ. ပဏဏ္ဍပုဂ္ဂ၊ ဣပဓာ။

ta. Panyangaskara (Upacara)

ဇ. မိနိပပိကသက္ခန္ဓာကဏ၊ ဗိဏသိယက္ခန္ဓာကသိရဟာပိက။

(4) Sang nepasin patut maserana / medasar antuk panglokika.

ဇ. ဒိဋ္ဌဗျာပပိယဉ္ဇေသပိဗြဏိကိရဟဏ။

(5) Artabrana pamidanda sami ngranjing ke desa.

၆. ပြုမူရန်ကြွယ်ဝသောဗိမာန်တော်တို့ကို ပြုစုရာတွင် အထူးအထူး

(6) Prade wenten krama desa miara wong istri siosan kaluwarga miwah
သောဗိမာန်တော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

sajabaning roban / pewantu, prajuru kesarengin krama desa wenang :

ဟု ချီးမွမ်းရန် ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

ha. Nundung jadma/wong istri puniki saking desa

က. သောဗိမာန်တော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

na. Sang sane miara keni pamidanda manut pararem.

ပရိယတ္တိတော်တို့

Pawos 70

၇. နိမိတ်တော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

(1) Rikala pawenengan ngamedalang jinah papeson/urunan, dedosan
သောဗိမာန်တော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး
dedandan, pengampel prade lelet utawi cadok rikala sampun kalugra
ရတနာတော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

tempo asamuan wenang danda nikel.

၈. နိမိတ်တော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

(2) Risampun nikel mawaneng malih asamuan taler tan nawur, wenang
သောဗိမာန်တော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

kerampang tur pikolih pengrampagan masengker asasih, prade tan katebus
သောဗိမာန်တော်တို့ကို ပြုစုရာတွင် အထူးအထူး ပြုစုရာတွင် အထူးအထူး

anut sengker asasih, barang rerampagan punika dados kadol.

ပုဂ္ဂိုလ်. ငါ့.

Pawos 71

ပမိယန္တ ဟိ ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ :

Pamidanda inucap keni buntas risampun sang kakeninin :

ဤ. ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ :

- (1) Nunas geng sinampura ring krama desa riantukan nguwak pasubaya ပဉ္စမိယန္တ ပိယန္တ.

(pararem) pecak.

ဤ. ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ :

- (2) Nawur pangargan pangawak pasubaya duk pacang kerampag kadulurin ပဉ္စမိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ :

pamarayascita indik kaiwangan ring desa.

ပဉ္စမိယန္တ ပိယန္တ

SAPTAMAS SARGAH

ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ :

NGUWAH NGUWUHIN AWIG-AWIG

ပုဂ္ဂိုလ်. ငါ့.

Pawos 72

ဤ. ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ :

- (1) Nguwah nguwihin awig-awig desa punika kemargiang antuk paruman ပဉ္စမိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ ပိယန္တ ဟိ ကုမ္ပဏိယန္တ :

Badan Perwakilan Desa (BPD)

(2) Paruman inucap mangda keangkenin antuk pakarsan desa.

(3) Pidaging nguwah nguwuhin melarapan antuk segilik saguluk salulung
 မသယဉ်းကုသ .

Pawos 73

(1) Saluwiring sane wenten saderengnya patut kanutang ring sedaging awig-
 ၁၁၆၆၆၆၆၆ .

kelaksanayang manut tata cara sampun ketah memargi kadulurin antuk
ပဏ္ဍိတဘုရား.

pararem-pararem.

108

Pawos 74

(1) Awig-awig puniki kawastanin Awig-awig Desa Pakraman Patemon.

(2) Awig-awig puniki kamargiang ngawit kaingkupin utawi kararem.

Pawos 75

(1) Awig-awig puniki keraremin ring paruman duk rahina Pinanggal ping
 සිංහලයේ ජනතා කොමන්ඩර්වතුන්ගේ දිනයෙහි පැවැත්වෙනු ලබන්නාවූ
 tiga sasih kesanga Icaka warsa 1925 tanggal 23 Pebruari 2004 ring Desa
 පස්දහසකි.

[illegible]

kesarengin kelian kelian banjar saha kesaksinin antuk Kepala Desa
 မှတ်တမ်းတင်ရာတွင် မိမိတို့အဖွဲ့အစည်းသည် မိမိတို့အဖွဲ့အစည်း၏
 muwah Kepala Dusun Sawewidangan Desa Patemon, Camat Seririt, saha
 ကျေးကွက်တို့တွင် အသုံးပြုလျက်ရှိသည်။

kakukuhang antuk Bupati Buleleng.

၁. ဝိဝဿိ၊

109

၈. ဗွဲ့ခံစာပိဋကတ်စာမိတ် :

(3) Luir sang ngelingga tanganin :

၁. ဗွဲ့ခံစာပိဋကတ်စာမိတ်၊

1. Klian Dasa Pekraman Patemon,

ရတနာပိဋကတ်စာမိတ်

JRO MANGKU GDE WEDA

၂. ဗွဲ့ခံစာပိဋကတ်စာမိတ်၊

၂. ဗွဲ့ခံစာပိဋကတ်စာမိတ်၊

2. Klian Banjar Pakraman Uma,

3. Kepala Dusun Uma,

ဟိရဏ္ဍာလကိ ပုဗ္ဗိဗ္ဗ

ဟိရဏ္ဍာလကိ ပုဗ္ဗိဗ္ဗ

I NYOMAN SULITRA

I KETUT TANU

၃. ဗွဲ့ခံစာပိဋကတ်စာမိတ်၊

၃. ဗွဲ့ခံစာပိဋကတ်စာမိတ်၊

4. Klian Banjar Pakraman Sema,

5. Kepala Dusun Sema,

ရတနာပိဋကတ်စာမိတ်

ပုဗ္ဗိဗ္ဗ ပုဗ္ဗိဗ္ဗ

JRO MK. PUTU MANGKU

PUTU SUDARMA

၊ ခေါ်ဝေါ်၊

110

၆. နယ်လူကွန်ပဏ္ဍပဏ္ဍပိရဏ္ဍ၊ ခေါ်. နယ်လူကွန်ပဏ္ဍပိရဏ္ဍ၊

6. Kelian Banjar Pakraman Apit Yeh

7. Kepala Dusun Apit Yeh



ဗရမ ဂဃ .

MADE JAYA



နယ်လူကွန်ပဏ္ဍပိရဏ္ဍ .

KETUT WINAYA

၇. နယ်လူကွန်ပဏ္ဍပဏ္ဍပိရဏ္ဍ၊ ခေါ်. နယ်လူကွန်ပဏ္ဍပိရဏ္ဍ၊

8. Kelian Banjar Pakraman Jeroan,

9. Kepala Dusun Jeroan,



ဗရမ ဂဃ .

I GST BAGUS ARTA DELI



နယ်လူကွန်ပဏ္ဍပိရဏ္ဍ .


I GST. BGS. SUDRIYANTHA

၈. နယ်လူကွန်ပဏ္ဍပဏ္ဍပိရဏ္ဍ၊

ခေါ်. နယ်လူကွန်ပဏ္ဍပိရဏ္ဍ၊

10. Kelian Banjar Pakraman Sibang

11. Kepala Dusun Sibang



ဗရမ ဂဃ .

JRO MK. MADE WIDIASA



နယ်လူကွန်ပဏ္ဍပိရဏ္ဍ .

TU SAMA

මිනිසුන්.

112

18. Kelian Banjar Pakraman

ප්‍රාමුක,

Brahmana,

19. Kepala Dusun Brahmana,

ප්‍රාමුක,

මානව සම්පත් ප්‍රවර්ධන ආයතන.

IDA PUTU SUWECA ANOM

20. Kelian Banjar Pakraman Paneraga,

ප්‍රාමුක,

ප්‍රාමුක.

PUTU BERATA

22. Kelian Banjar Pakraman Pemaroan,

ප්‍රාමුක.

JRO MK PUTU MERTADA

මානව සම්පත් ප්‍රවර්ධන ආයතන.

IDA PUTU SUWANDI

21. Kepala Dusun Paneraga,

ප්‍රාමුක,

ප්‍රාමුක.

PUTU MOSER

23. Kepala Dusun Pemaroan,

ප්‍රාමුක.

PUTU REDANA

• ၁၁၆၆ •

113

၁၆. နယ်လူမှုပညာဦးစီးဌာန၊ ၁၇. နယ်လူမှုပညာဦးစီးဌာန၊

24. Kelian Banjar Pakraman Tegal,



၁၈. နယ်လူမှုပညာဦးစီးဌာန၊


၁၉. နယ်လူမှုပညာဦးစီးဌာန၊

JRO MK. PUTU NATA


INYOMAN GUNUNG

၂၀. နယ်လူမှုပညာဦးစီးဌာန၊

၂၁. နယ်လူမှုပညာဦးစီးဌာန၊



၂၂. နယ်လူမှုပညာဦးစီးဌာန၊



၂၃. နယ်လူမှုပညာဦးစီးဌာန၊

DRS. I GST. NGR WIARSANA

I GUSTI BAGUS SUARTHA

၁. ခါးခါး,

114

မိမိတို့၏ ဘဏ္ဍာရန် ဝိသေသတို့။

Mengetahui dan telah dicatatkan

ရက်စွဲ : ၆ ရက်၊ ဇွန်လ

Tanggal : 4 JUNI 2004

ရက်စွဲ : ၆ ရက်၊ ဇွန်လ

Reg. Nomor : 16 TAHUN 2004

သို့မဟုတ် အခြားရက်စွဲ၊



ရက်စွဲ ပြုစု ဖော်ပြပါ ရက်စွဲ။

(DRS. PUTU BAGIADA, MM)